

ဓမ္မခန္ဓာ (၃၃) “မဟာမိတ်များ” (အလ် အဟ်ဇာတ်)
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၉၀။ သုတ်ဒေသနာ- အပါး ၇၃။

ဦးဌေးလွင်ဦး ပြန်ဆိုသည်။

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့် -၁၁-

၁။ ★ ၃:၁၆၇	<p style="text-align: center;">يَا أَيُّهَا النَّبِيُّ اتَّقِ اللَّهَ وَلَا تُطِعِ الْكَافِرِينَ وَالْمُنَافِقِينَ إِنَّ اللَّهَ كَانَ عَلِيمًا حَكِيمًا ❊</p> <p>အို သတင်းတော်ဆောင်၊ ပရမတ်ဘုရားရှင်အား စည်းစောင့်လော့၊ ဖုံးကွယ်သူများနှင့် သီလကြောင်တို့အား* မနာခံနှင့် ဧကန်ပင် ပရမတ်ဘုရားရှင်သည် သိနေသော အရှင်- ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။</p>
၂။	<p style="text-align: center;">وَاتَّبِعْ مَا يُوحَىٰ إِلَيْكَ مِن رَّبِّكَ إِنَّ اللَّهَ كَانَ بِمَا تَعْمَلُونَ خَبِيرًا ❊</p> <p>သင့်ထံသို့ သင့်ကံကြမ္မာရှင်မှ အာရုံစူးစိုက်ပေးသည်ကို လိုက်နာလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကျင့်ကြံလေ့ ရှိသမျှအား သတင်းသိနေတော်မူ၏။</p>
၃။	<p style="text-align: center;">وَتَوَكَّلْ عَلَى اللَّهِ وَكَفَىٰ بِاللَّهِ وَكِيلًا ❊</p> <p>ပရမတ်ဘုရားရှင်အား ကိုးစားလော့၊ ပရမတ်ဘုရားရှင်သည် ကိုးစားထိုက်သည့် အရှင် အဖြစ် လုံလောက်တော်မူ၏။</p>
၄။	<p style="text-align: center;">مَا جَعَلَ اللَّهُ لِرَجُلٍ مِّن قَلْبَيْنِ فِي جَوْفِهِ وَمَا جَعَلَ أَرْوَاجَكُمْ اللَّائِي تظَاهَرُونَ مِنْهُنَّ أُمَّهَاتِكُمْ وَمَا جَعَلَ أَدْعِيَاءَكُمْ أَبْنَاءَكُمْ ذَلِكُمْ قَوْلُكُمْ بِأَفْوَاهِكُمْ وَاللَّهُ يَقُولُ الْحَقَّ وَهُوَ يَهْدِي السَّبِيلَ ❊</p> <p>ပရမတ်ဘုရားရှင်သည် မည်သည့် လူသားကိုမျှ စိတ်အတွင်း၌ နှလုံး နှစ်ခု စီစဉ်မပေးချေ။ သင်တို့၏ စုဖွဲ့ဖော်များ- သူမတို့ကို ကျောခိုင်း၍ သင်တို့၏ မိခင်အဖြစ် စီစဉ်မပေးချေ။ သင်တို့၏ မွေးစားသားများကိုလည်း သားရင်းအဖြစ် စီစဉ်မပေးချေ။ ဤသည် သင်တို့၏ ပါးစပ်များဖြင့် ပြောစကားသာ ဖြစ်၏။ ပရမတ်ဘုရားရှင်သည် သစ္စာစကားကိုသာ မိန့်ဆို၏။ အရှင်သည် နည်းလမ်းတကျ လမ်းညွှန်တော်မူ၏။</p>
၅။	<p style="text-align: center;">ادْعُوهُمْ لِآبَائِهِمْ هُوَ أَقْسَطُ عِنْدَ اللَّهِ فَإِن لَّمْ تَعْلَمُوا آبَاءَهُمْ فَاِخْوَانُكُمْ فِي الدِّينِ وَمَوَالِيكُمْ وَلَيْسَ عَلَيْكُمْ جُنَاحٌ فِيمَا أَخْطَأْتُمْ بِهِ وَلَا كُنْ مَا تَعَمَّدَتْ قُلُوبُكُمْ وَكَانَ اللَّهُ غَفُورًا رَّحِيمًا ❊</p> <p>သူတို့၏ အဖေရင်းများကို ဖော်ပြောလော့၊ ၎င်းသည် ပရမတ်ဘုရားရှင်၏ထံ၌ အမျှတခုံးဖြစ်၏။ အကယ်၍ သင်တို့သည် သူတို့၏ ဖခင်ရင်းများကို မသိခဲ့လျှင်၊ သာသနာလမ်းစဉ်အရ သူတို့သည် သင်တို့၏ ညီနောင်များ ဖြစ်ကြ၏။ သင်တို့၏ ရဲဘော်ရဲဘက်များ ဖြစ်ကြ၏။ သင်တို့၏ နှလုံးသားမှ မဏ္ဍိုင် မရှိခဲ့သော် သင်တို့၏ မေ့မှားမှုများ အတွက် အပြစ်မရှိချေ။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင် အကြင်နာရှင် ဖြစ်တော်မူ၏။ ၂၂၄</p>

(၅၂၄) သုတ်တော် ၄ တွင် မွေးစားသားများ (ခေါ်ယူထားသူများ)သည် သားသမီးအရင်း မဟုတ်ကြောင်းနှင့် ဤသုတ်တော် ၅ တွင် အဘရင်းများကို ဖော်ပြောလော့ ဆိုသည်မှာ- မိသား တစ်စုတွင် မွေးစား သားသမီးရှိလျှင် သားမီးအရင်းနှင့် မွေးစားသားသမီးများအကြား သွေးခွဲခြင်း မဟုတ်ချေ။ အစ္စလာမ် သာသနာသည် ရင့်ကျက်တည်ငြိမ်မှု ရှိစေရန် သွန်သင်ပေးသည်။ ထို့ကြောင့် မွေးစားသားသမီး အနေဖြင့်လည်း ပကတိ အမှန်တရားကို ကြားနာရသောကြောင့် သိမ်ငယ်စရာ မရှိချေ။ ဤသုတ်တော်များမှ အဓိကရည်ရွယ်ချက်မှာ ပကတိ အမှန်တရား ပေါ်ပေါက်ရန်သာ ဖြစ်သည်။ မွေးစားသား တစ်ဦးသည် မိမိ၏ မဘာအရင်းကို အမှန်တကယ် မသိက၊ မသိခြင်း အမှားတရားအောက်၌ မောင်နှမ အရင်းချင်း

<p>၆။</p> <p>ယုံကြည်သူ ★၄၁၁</p>	<p>النَّبِيِّ أَوْلَىٰ بِالْمُؤْمِنِينَ مِنْ أَنفُسِهِمْ وَأَزْوَاجُهُ أُمَّهَاتُهُمْ وَأُولُو الْأَرْحَامِ بَعْضُهُمْ أَوْلَىٰ بِبَعْضٍ فِي كِتَابِ اللَّهِ مِنَ الْمُؤْمِنِينَ وَالْمُهَاجِرِينَ إِلَّا أَنْ تَفْعَلُوا إِلَيَّ أُولِيَاءِكُمْ مَعْرُوفًا كَانَ ذَلِكَ فِي الْكِتَابِ مَسْطُورًا ﴿</p> <p>သတင်းတော်ဆောင်သည် ယုံကြည်သူများအတွက် သူတို့၏ စိတ်ဥာဏ်များထက် ပို၍ အလှည့်ပေး၏။ သူ့အိမ်ထောင်ဘက်တို့သည် သူတို့ အတွက် မိခင်များ ဖြစ်၏။ ပရမတ်ဘုရားရှင်၏ ပြဌာန်းချက်အရ၊ မဟာမိတ်များအား သင်တို့အသိအမှတ်ပြု စီမံမှု မှအပ၊ ယုံကြည်သူများ၊ ပြောင်းရွှေ့ခဲ့ရသူများမှ အချို့သည် အချို့ထက် မွေးရာပါအခွင့်အရေး* ပို၍ အလှည့်ပေးရန် ကျမ်းတော်တွင် ဤသို့ ရေးမှတ်ထား၏။</p>
<p>၇။</p> <p>★ ၃၈၁</p>	<p>وَإِذْ أَخَذْنَا مِنَ النَّبِيِّينَ مِيثَاقَهُمْ وَمِنْكَ وَمِنْ نُوحٍ وَإِبْرَاهِيمَ وَمُوسَىٰ وَعِيسَى ابْنِ مَرْيَمَ وَأَخَذْنَا مِنْهُم مِّيثَاقًا غَلِيظًا ﴿</p> <p>ငါသည် သတင်းတော်ဆောင်များထံမှာ ကတိခံဝန်ချက် ယူခဲ့သည်မှာ- သင့်ထံမှာ နူးဟ်၊ အီဗရာဟီးမ်၊ မူဆာနှင့် မာရိ၏ သား ယေရူထံမှဖြစ်၏။- သူတို့ထံမှ တိကျပြတ်သားသော ပဋိညာဉ်ကို ယူခဲ့သည်မှာ-၁၂</p>
<p>၈။</p>	<p>لَيْسَ السَّالِئَاتِ الصَّادِقِينَ عَنْ صِدْقِهِمْ وَأَعَدَّ لِلْكَافِرِينَ عَذَابًا أَلِيمًا ﴿</p>

အိမ်ထောင်ပြုမိသော အများများ ဖြစ်ပေါ်နိုင်ပေသည်။ ထိုသို့ မျိုးဆက်အတွက် မလိုလားအပ်သော ညစ်ညမ်းမှုများမှ ရှောင်ကြဉ်နိုင်ရန် ပညတ်ထားခြင်း ဖြစ်ပေသည်။

(၈၂၅) ဆရာတော်ကြီးများက ဤသုတ်တော်သည် ၃၈၁ တွင်ဖော်ပြသော “ငါသည် သင်တို့အား ကျမ်းတော်မှ မွေသတ်ကို ပေးအပ်ပြီ၊ တဖန် သင်တို့၌ ရှိသည်ကို ပြောဆိုမှန်စေမည့် ဉာဏ်စဉ်တော်ဆောင် တစ်ပါး သင်တို့ထံသို့ ရောက်စေမည် သူ့အား ယုံကြည်ကြလော့၊ သူ့အား ကူညီကြလော့” ဟု အာမာန္နွေကို ယူ၍ “ငါ၏ ပဋိညာဉ်ကို သင်တို့ အတည်ပြုသလော၊ လက်ခံကြသလော”ဟု မေးမြန်းသော်၊ “တပည့်တော်တို့ အတည်ပြုပါသည်” ဟု လျှောက်ထားကြ၏။ ဟူသော သုတ်တော်ကို ပြန်လည် ဖော်ပြခြင်း ဖြစ်သည်ဟု ဆိုကြ၏။ ဤသုတ်တော် နှစ်ခု၏ သွန်သင်ခြင်းမှာ သီးခြား ဖြစ်ပေသည်။ ၃၈၁ တွင် ရှေး သတင်းတော်ဆောင်များထံမှ ပရမတ်ဘုရားရှင် အလ္လာဟ်က အာမာန္နွေယူခဲ့သည်မှာ “နောက်ထပ် ဉာဏ်စဉ်တော်ဆောင် တစ်ပါး ပွင့်ပေါ်စေဦးမည်” ဟု ဖြစ်၍၊ ဤသုတ်တော်တွင် နောက်ဆုံးပွင့် ကိုယ်တော်မဟုမ္မဒ် (၃၃:၄၀) အပါအဝင် သတင်းတော်ဆောင်များ၊ ဉာဏ်စဉ်တော်ဆောင်များထံမှ အာမာန္နွေရယူသည်မှာ “ပြောဆိုမှန်သူတို့အား ပြောဆိုမှန်ခြင်းကို စောကြောနိုင်ရန် ဖြစ်၏” ဟု ဆက်လက်ပါ သုတ်တော် ၈ တွင် အတိအကျပြောထားပေသည်။ ရှေ့နောက်ပါကျ နှစ်ခုအား လီ ၂ ဖြင့် ဆက်ထား၍၊ အဓိပ္ပါယ်မှာ- အလိုငှာ၊ ရန်၊ အတွက်- ဟု ဖြစ်ပေသည်။ နောက်ဆုံးပွင့် ဖြစ်သော ကိုယ်တော်မဟုမ္မဒ်သည် (၃၃:၄၀) သည် ဤသုတ်တော်ပါ၊ အာမာန္နွေပြုသူများ အနက်တွင် ပါဝင်နေသောကြောင့် ဤသုတ်တော်နှင့် နောက်ထပ် ဉာဏ်စဉ်တော်ဆောင်တစ်ပါး သင်တို့ထံသို့ ရောက်လာစေမည် ဟူသည့် ၃၈၁ သည် အာမ တန္တေပြုရသော အကြောင်းရင်းမှာ လုံးဝ မတူညီချေ။ ကျမ်းတော်ပါ သုတ်တော်များကို သေချာစွာ မလေ့လာဘဲလျက် ဆရာစဉ်ဆက် ယုံကြည်စေခဲ့သည်များကို လိုက်၍ ကျမ်းတော်အား ဖွင့်ဆိုခြင်းကြောင့်၊ ထိုကဲ့သို့ ဖွင့်ဆိုမှုများကို အခွင့်ကောင်း ယူလျက် မိမိကိုယ်မိမိ နဗီ (သတင်းတော်ဆောင်) ဖြစ်သည်ဟု အစွလာမ့် ခေါင်းစဉ်အောက်မှ ကြေငြာခဲ့သူများကိုလည်း တွေ့လာရသည်။ အစွလာမ့် သာသနာသည် ပရမတ်ဘုရားရှင်က လူသားအား ချီးမြှင့်သော ဉာဏ်စဉ်များ ရပ်စဲသွားပြီဟု လုံးဝ မပြောပေ (၃၂:၉)။ သို့သော် နဗီ (သတင်းတော်ဆောင်) အဆင့်၊ ရုလ (ဉာဏ်စဉ်တော်ဆောင်) အဆင့်များ ပွင့်ပေါ်ရန် မလိုအပ်တော့ပြီ၊ ဟု ၃၃:၄၀ တွင် ကြေငြာထားပေသည်။ မူရင်းစစ်စစ် ကျမ်းတော် ဖြစ်သည့် ကျမ်းမြတ်ကုရ်အာန်၏ တည်မြဲနေခြင်းကြောင့် အစွလာမ့် သာသနာတွင် သာသနာ တစ်ခု ကွယ်ပျောက်ရမည့် အဓိက သော့ချက် ဖြစ်သော ပဋိသမ္ဘိဒါခေတ် ကုန်လွန်ရန် လုံးဝ ဖြစ်လာတော့မည် မဟုတ်ချေ။ ထို့ကြောင့် မိမိကိုယ် မိမိ နဗီ (သတင်းတော်ဆောင်) ဖြစ်သည်ဟု ကြော်ငြာခဲ့သူများပင် ကျမ်းမြတ် ကုရ်အာန်ကိုသာ လိုက်နာခဲ့ရလျက်၊ အစွလာမ့် ခေါင်းစဉ်အောက်မှသာ၊ အခြား အစွလာမ့် တစ်ဦးကဲ့သို့ လိုက်နာ ကျင့်ကြံခဲ့သူများပင် ဖြစ်တော့သည်။ လောက၌ ပွင့်ပေါ်ခဲ့သော သတင်းတော်ဆောင်၊ ဉာဏ်စဉ်တော်ဆောင်များ၏ သာသနာ့လမ်းစဉ်များ တစ်ခုပြီး တစ်ခု ကွယ်ပျောက်ခြင်းမှာ ထိုကိုယ်တော်များ ဟောပြောသွန်သင်ခဲ့သည့် မူရင်းတရားတော်များ ကွယ်ပျောက်၍သာ- သာသနာ ကွယ်ပျောက်ခြင်း ဖြစ်၍၊ ထိုသို့ ကွယ်ပျောက်ခြင်းကြောင့် နောက်တစ်ပါးပွင့်ပေါ်ကာ သာသနာရောင်ဝါကို ထွန်းညှိခြင်း ဖြစ်ပေသည်။ ကိုယ်တော် မဟုမ္မဒ်သည် ကိုယ်တော့ရှေးမှ ပွင့်ပေါ်ခဲ့သော ကိုယ်တော်များ၏ သာသနာ (တရားတော်စစ်) ကွယ်ပျောက်ချိန်တွင်မှ ပွင့်ပေါ်ခဲ့သော ဉာဏ်စဉ်တော်ဆောင် ဖြစ်ပေသည်။ ၅:၁၉။ ကျမ်းတော် ခိုင်ခိုင်မာမာ ရှိနေသော အစွလာမ့် သာသနာသည်ကား သာသနာ ကွယ်ပျောက်နိုင်ခြင်း မရှိချေ။ ထို့အပြင် ရှေးက ကိုယ်တော်များ ဟောပြောခဲ့ သကဲ့သို့ ကိုယ်တော်မဟုမ္မဒ်အနေဖြင့် သူ၏ နောက်တွင် နောက်ထပ်တစ်ပါး ပွင့်ပေါ်ဦးမည်ဟု ဟောပြောခဲ့ခြင်းလည်း မရှိချေ။ ရှေးကိုယ်တော်များက မိမိကိုယ်မိမိ ကြေငြာခဲ့ခြင်း မရှိသော- နောက်ဆုံးပွင့် ဖြစ်သည် ဆိုခြင်းကို ကိုယ်တော် မဟုမ္မဒ် ကသာ ကြေငြာခဲ့ခြင်း ဖြစ်ပေသည်။ (၃၃:၄၀)။

	<p>ပြောင့်မှန်သူတို့အား ပြောင့်မှန်ခြင်းကို စောကြောနိုင်ရန် ဖြစ်၏။ ဗုံးကွယ်သူတို့အတွက် စူးနစ်နာကျင်သော ဝင့်ကြေးဒဏ်ကို တွက်ချက်ပြင်ဆင်ထား၏။</p>
၉၂။	<p>يَا أَيُّهَا الَّذِينَ آمَنُوا اذْكُرُوا نِعْمَةَ اللَّهِ عَلَيْكُمْ إِذْ جَاءَتْكُمْ جُنُودٌ فَأَرْسَلْنَا عَلَيْهِمْ رِيحًا وَجُنُودًا لَمْ تَرَوْهَا وَكَانَ اللَّهُ بِمَا تَعْمَلُونَ بَصِيرًا ﴿٩٢﴾</p> <p>အို ယုံကြည်သောသူတို့- သင်တို့အား ပရမတ်ဘုရားရှင်က ဂုဏ်ပေးခဲ့သည်ကို သတိရကြလော့။ သင်တို့ထံသို့ စစ်တပ်ကြီး ရောက်လာသောအခါ၊ ငါသည် သူတို့အပေါ်သို့ မရှုမြင်နိုင်သော စစ်တပ်နှင့် လေကို စေပို့လိုက်၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှကို မြင်နေသော အရှင် ဖြစ်၏။^{၉၂}</p>
၁၀။	<p>إِذْ جَاؤُكُمْ مِّنْ فَوْقِكُمْ وَمِنْ أَسْفَلَ مِنْكُمْ وَإِذْ زَاغَتِ الْأَبْصَارُ وَبَلَغَتِ الْقُلُوبُ الْحَنَاجِرَ وَتَظُنُّونَ بِاللَّهِ الظُّنُونًا ﴿١٠﴾</p> <p>သူတို့သည် သင်တို့ထံသို့ အပေါ်ပိုင်းမှ၊ အနိမ့်ပိုင်းမှ ရောက်လာကြသောအခါ၊ သင်တို့၏ အမြင်များသည် တိမ်းပါးလျက်၊ နှလုံးသွေးကြောသည် လည်မြိုသို့ ဆိုမတတ် ဖြစ်၏။ ထိုအခါ သင်တို့သည် ပရမတ်ဘုရားရှင်အား မဆီလျော်သော စဉ်းစားချက်ဖြင့် စဉ်းစားကြ၏။</p>
၁၁။	<p>هَذَاكَ ابْتِلَى الْمُؤْمِنُونَ وَزُلْزِلُوا زَلْزَالًا شَدِيدًا ﴿١١﴾</p> <p>ဤသည် ယုံကြည်သူများအတွက် စုံစမ်းမှုကြီး ဖြစ်၏။ ပြင်းထန်သော တုန်လှုပ်ခြင်းဖြင့် တုန်လှုပ်ကြရ၏။</p>
၁၂။	<p>وَإِذْ يَقُولُ الْمُنَافِقُونَ وَالَّذِينَ فِي قُلُوبِهِمْ مَّرَضٌ مَّا وَعَدَنَا اللَّهُ وَرَسُولُهُ إِلَّا غُرُورًا ﴿١٢﴾</p> <p>သီလကြောင်များနှင့် စိတ်နှလုံး၌ ရောဂါရှိသော သူများက “ကျွန်ုပ်တို့အတွက် ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဥာဏ်စဉ်တော်ဆောင်၏ ကတိမှာ မြို့ဆွယ်ခြင်းသာ ဖြစ်၏။” ဟု ဆိုကြ၏။</p>
၁၃။	<p>وَإِذْ قَالَتْ طَائِفَةٌ مِّنْهُمْ يَا أَهْلَ يَثْرِبَ لَا مُقَامَ لَكُمْ فَارْجِعُوا وَيَسْتَأْذِنُ فَرِيقٌ مِّنْهُمُ النَّبِيَّ يَقُولُونَ إِنَّ بُيُوتَنَا عَوْرَةٌ وَمَا هِيَ بِعَوْرَةٍ إِن يُرِيدُونَ إِلَّا فِرَارًا ﴿١٣﴾</p> <p>မဒီနာမြို့ သူတို့မှ အုပ်စုတစ်စုက “အို-ယာစရိပ် သားအပေါင်းတို့၊ သင်တို့၌ ရပ်တည်နိုင်အား မရှိ၊ လှည့်ပြန်ကြပါစို့။” ဟု ဆိုကြ၍၊ သူတို့မှ တစ်ဖွဲ့က သတင်းတော်ဆောင်အား “ကျွန်ုပ်တို့၏ အိမ်များသည် ဟင်းလင်း ဖြစ်နေပါ၏။” ဟု ပြောဆိုခွင့်တောင်းကြ၏။ ၎င်းတို့မှာ ဗလာဟင်းလင်း မဟုတ်ချေ။ သူတို့သည် ထွက်ပြေးလိုခြင်းသာ ဖြစ်၏။</p>
၁၄။	<p>وَلَوْ دُخِلَتْ عَلَيْهِمْ مِّنْ أَقْطَارِهَا ثُمَّ سُئِلُوا الْفِتْنَةَ لَآتَوَّهَا وَمَا تَلَبَّتْوَا بِهَا إِلَّا يَسِيرًا ﴿١٤﴾</p> <p>ပတ်ပတ်လည်မှ သူတို့ထံသို့ ဝင်ရောက်လာ၍၊ သင်တို့အား သွေးတိုးစမ်းရန် တောင်းဆိုကြလျှင်၊ သူတို့ အလွယ်တကူ ဆောင်ရွက်ပြီးလတ္တံ့၊ သူတို့သည် စောင့်ဆိုင်းနေမည် မဟုတ်ပေ။</p>
၁၅။	<p>وَلَقَدْ كَانُوا عَاهَدُوا اللَّهَ مِنْ قَبْلُ لَا يُولُونَ إِلَّا الْأَنْبَارَ وَكَانَ عَهْدُ اللَّهِ مَسْئُورًا ﴿١٥﴾</p>

(၉၂၆) အချို့က ဤသုတ်တော်များသည် မဒီနာမြို့အား ကျူးကျော်ဝင်ရောက်ရန် လာသော မဟာမိတ်တပ်များ၏ အကြောင်းကို ဖော်ပြခြင်း ဖြစ်သည်ဟု ရှင်းပြဖွင့်ဆိုပေသည်။ သို့သော် ကျမ်းတော်ပါ သုတ်တော်များအား နားလည်ရာတွင် အဖြစ်အပျက် တစ်ခုအား တင်ပြခြင်းသည် လောက၌ အမြဲ ဖြစ်နေလေ့ရှိသော လောကနိယာမများကို ဖြေရှင်းနိုင်ရန် နမူနာပေးခြင်းပင် ဖြစ်သည်ဟု နားလည်ယူရမည်ဖြစ်သည်။ ခေတ်ကာလတိုင်းမှ တော်လှန်ရေးတိုင်း အတွက် နမူနာပေးခြင်း ဖြစ်ပေသည်။ စစ်ပွဲတိုင်းတွင် ရန်သူ၊ မိတ်ဆွေ၊ အတွင်းသူလျှို့ မိမိ၏ ဥစ္စာနေအား ဖက်တွယ်လျက် တော်လှန်ရေးအား မထောက်ခံဘဲ၊ နောက်မျိုးဆက်နှင့် လူသားများ၏ ငြိမ်းချမ်းရေးအား မမျှော်ကိုးဘဲ လတ်တလော သာသည့် ဘက်သို့ ပူးပေါင်းတတ်သည့် သီလကြောင် (နှစ်ဘက်ခွ) လူတန်းစားများ ရှိကြောင်း- စသည့် တော်လှန်ရေးတစ်ခု၏ သဘာဝကို သွန်သင်ပြသခြင်း ဖြစ်ပေသည်။ ဤသုတ်တော်မှ “မမြင်နိုင်သော စစ်တပ်နှင့် လေ” ဆိုသည်မှာ “ဝါဒဖြန့်ချိခြင်း (သတင်းဌာန)များနှင့်၊ ချို့ဆိုတိုက်ခိုက်သည့် ဖျောက်ကျားစစ်သည်များ”ကို ဆိုလိုခြင်း ဖြစ်ပေသည်။ သီလကြောင် (နှစ်ဘက်ခွ)များ၏ သဘာဝကို ၃၃:၁၀ မှ ၂၀ ထိတွင်ကြည့်ပါ။ (၃:၁၂၀---၁၂၅)

ရှေ့အလျှင်က နောက်သို့ လှည့်မည် မဟုတ်ပါ ဟု သူတို့သည် ပရမတ်ဘုရားရှင်၌ ပဋိညာဉ်ရှိခဲ့ကြ၏။ ပရမတ်ဘုရားရှင်၌ ရှိခဲ့သော ပဋိညာဉ်အတွက် စစ်ကြောခံရမည်ပင်။

၁၆။ **قُلْ لَنْ يَنْفَعَكُمْ الْفِرَارُ إِنْ فَرَرْتُمْ مِنَ الْمَوْتِ أَوِ الْقَتْلِ وَإِذَا لَا تَمْتَعُونَ إِلَّا قَلِيلًا**
ဟောလော့ “သင်တို့သည် အနိစ္စရောက်ရမည်မှာ ကျဆုံးရမည်မှ ထွက်ပြေးငြားသော်လည်း သင်တို့၏ ထွက်ပြေးခြင်းသည် အကျိုးမရှိချေ။ မဆိုစလောက် အနည်းငယ်မျှ ချမ်းမြေ့နေစေလော့။”

၁၇။ **قُلْ مَنْ ذَا الَّذِي يَعْصِمُكُمْ مِنَ اللَّهِ إِنْ أَرَادَ بِكُمْ سُوءًا أَوْ أَرَادَ بِكُمْ رَحْمَةً وَلَا يَجِدُونَ لَهُمْ مِنْ دُونِ اللَّهِ وَلِيًّا وَلَا نَصِيرًا**
ဟောလော့ “သင်တို့အား ပရမတ်ဘုရားရှင်ထံတော်မှ အကုသိုလ်သင့်စေလိုသည် ဖြစ်စေ၊ ကရုဏာသင့်စေလိုသည် ဖြစ်စေ- မားမားရပ်ပေးနိုင်သောသူ ရှိသလော။ ပရမတ်ဘုရားရှင် မှလွဲ၍ ကူညီမည့်သူ မဟာမိတ်ကို တွေ့ရနိုင်မည် မဟုတ်ချေ။-

၁၈။ **قَدْ يَعْلَمُ اللَّهُ الْمُعَوِّقِينَ مِنْكُمْ وَالْقَائِلِينَ لِإِخْوَانِهِمْ هَلُمَّ إِلَيْنَا وَلَا يَأْتُونَ النَّبَأَ إِلَّا قَلِيلًا**
ပရမတ်ဘုရားရှင်သည်- သင်တို့အနက် သူတို့၏ ညီနောင်များအား “ကူနှိပ်တို့ဘက်သို့ ရှေ့ထွက်လာလော့” ဟု သွေးထိုးပြောသူများကို သိနေတော်မူ၏။” အနည်းငယ်မှအပ သူတို့သည် တိုက်ခိုက်ရာသို့ ရောက်လာကြမည် မဟုတ်ချေ။

၁၉။ **أَشِحَّةً عَلَيْكُمْ فَإِذَا جَاءَ الْخَوْفُ رَأَيْتَهُمْ يَنْظُرُونَ إِلَيْكَ تَدْوُرُ أَعْيُنُهُمْ كَالَّذِي يُغْتَسِي عَلَيْهِ مِنَ الْمَوْتِ فَإِذَا ذَهَبَ الْخَوْفُ سَلَقُوكُمْ بِالنِّسِنَةِ حِدَادٍ أَشِحَّةً عَلَى الْخَيْرِ أُولَئِكَ لَمْ يُؤْمِنُوا فَأَحْبَطَ اللَّهُ أَعْمَالَهُمْ وَكَانَ ذَلِكَ عَلَى اللَّهِ يَسِيرًا**
သင်တို့အပေါ်၌ နှမြောတုန့်တိုကြ၏။ သို့သော် ကြောက်ရွံ့မှု ရောက်သောစေအခါ၊ သူ့အပေါ်သို့ သေဘေး လွှမ်းခြုံခံရသူ၏ မျက်လုံးမျိုးဖြင့် သင့်ဘက်သို့ ခိုကိုး၍ ကြည့်နေကြသည်ကို သင်မြင်ရ၏။ သို့သော် ကြောက်ရွံ့ခြင်းအား ရုပ်သိမ်းသွားသောအခါ၊ သင်တို့အပေါ် လျှာစောင်းထက်ကြ၏။ သူတို့၏ ကောင်းကျိုးများအတွက် နှမြောတုန့်တိုကြ၏။ ထိုသူတို့သည် ယုံကြည်သူများ မဟုတ်ကြချေ။ သို့ဖြစ်၍ ပရမတ်ဘုရားရှင်သည် သူတို့၏ ကျင့်ကြံမှုများကို အချည်းနှီး ဖြစ်စေပြီ။ ယင်းသို့ ဖြစ်စေရန် ပရမတ်ဘုရားရှင်အတွက် လွယ်ကူလှချေ၏။

၂၀။ **يَحْسَبُونَ الْأَحْزَابَ لَمْ يَذْهَبُوا وَإِنْ يَأْتِ الْأَحْزَابَ يَوَدُّوْا لَوْ أَنَّهُمْ بَادُونَ فِي الْأَعْرَابِ يَسْأَلُونَ عَنْ أَنْبَائِكُمْ وَلَوْ كَانُوا فِيكُمْ مَا قَاتَلُوا إِلَّا قَلِيلًا**
ဂိုဏ်းပေါင်းစုံတို့သည် တပ်ခေါက်ရုပ်သိမ်းသွားမည်ဟု သူတို့ မစဉ်းစားမိကြချေ။ ဂိုဏ်းပေါင်းစုံတို့ ပြန်ရောက်လာခဲ့သော်၊ တောသားတို့မှ ကန္တာရသားများထံ သွားခိုပြီးလျှင်၊ သင်တို့၏ သတင်းကို မေးမြန်းစုံစမ်း၍ နေလိုကြ၏။ သူတို့သည် သင်တို့ အထဲ၌ ရှိနေခဲ့သော်လည်း အနည်းငယ်သည်သာ ခုခံတိုက်ခိုက်ကြကုန်၏။

၂၁။ **لَقَدْ كَانَ لَكُمْ فِي رَسُولِ اللَّهِ أُسْوَةٌ حَسَنَةٌ لِمَنْ كَانَ يَرْجُو اللَّهَ وَالْيَوْمَ الْآخِرَ وَذَكَرَ اللَّهَ كَثِيرًا**
သင်တို့အထဲမှ ပရမတ်ဘုရားရှင်နှင့် နောင်ဘဝ နေ့ကာလအား မျှော်ကိုး၍၊ ပရမတ်ဘုရားရှင်အား မြောက်များစွာ ရှုမှတ်သတိရခြင်း ရှိသူတို့ အတွက် ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်တော်ဆောင်၌ အတင့်တယ်ဆုံးသော စံနမူနာ ရှိနေ၏။

၂၂။ **وَلَمَّا رَأَى الْمُؤْمِنُونَ الْأَحْزَابَ قَالُوا هَذَا مَا وَعَدَنَا اللَّهُ وَرَسُولُهُ وَصَدَقَ اللَّهُ وَرَسُولُهُ وَمَا زَادَهُمْ إِلَّا إِيمَانًا وَتَسْلِيمًا**
ယုံကြည်သူများက ဂိုဏ်းပေါင်းစုံတို့အား တွေ့မြင်ရသောအခါ “ဤသည် ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်တော်ဆောင် ကတိပေးထားရာ ဖြစ်၏။ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်တော်ဆောင်သည် ပြောင့်မှန်၏” ဟု ဆိုကြ၍၊

	သူတို့၏ ယုံကြည်မှုနှင့် ငြိမ်းချမ်းရေးဆောင်မှုကို တိုးစေ၏။
၂၃။	<p>مِنَ الْمُؤْمِنِينَ رِجَالٌ صَدَقُوا مَا عَاهَدُوا اللَّهَ عَلَيْهِ فَمِنْهُمْ مَن قَضَىٰ نَحْبَهُ وَمِنْهُمْ مَن يَنْتَظِرُ وَمَا بَدَّلُوا تَبْدِيلًا ﴿٢٣﴾</p> <p>ယုံကြည်သူများအနက်၊ ပရမတ်ဘုရားရှင်နှင့် ပဋိညာဉ်ရှိသည်ကို ဖြောင့်မှန်စွာရပ်တည်သော လူသားတို့ ရှိ၏။ သူတို့အနက် သံဓိဋ္ဌာန်ကို ပြီးဆုံးအောင်လုပ်သူ ရှိ၏။ စိုးစဉ်းမျှ မလွှဲမပြောင်း စောင့်ကြည့်နေသူများလည်း ရှိ၏။^{၁၂၃}</p>
၂၄။	<p>لِيَجْزِيَ اللَّهُ الصَّادِقِينَ بِصِدْقِهِمْ وَيُعَذِّبَ الْمُنَافِقِينَ إِن شَاءَ أَوْ يَتُوبَ عَلَيْهِمْ إِنَّ اللَّهَ كَانَ غَفُورًا رَحِيمًا ﴿٢٤﴾</p> <p>ပရမတ်ဘုရားရှင်သည် ဖြောင့်မှန်သူတို့အား ဖြောင့်မှန်ခြင်း အစားကိုပေးရန်၊ သီလကြောင်တို့အား စံချိန်အလျောက် ဝင့်ကြေးသင့်စေရန် သို့မဟုတ် သင်ပုန်းချေပေးရန် အတွက် ဖြစ်၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်တော်မူ၏။</p>
၂၅။	<p>وَرَدَّ اللَّهُ الَّذِينَ كَفَرُوا بِغَيْظِهِمْ لَمْ يَنَالُوا خَيْرًا وَكَفَىٰ اللَّهُ الْمُؤْمِنِينَ الْقِتَالَ وَكَانَ اللَّهُ قَوِيًّا عَزِيمًا ﴿٢٥﴾</p> <p>ပရမတ်ဘုရားရှင်သည် ဖုံးကွယ်သော သူတို့အား သူတို့၏ ဒေါသဖြင့်ပင် တန်ပြန်စေတော်မူ၏။ သူတို့အတွက် ကောင်းကျိုး မဆွတ်ခူးနိုင်ချေ။ စစ်ပွဲ၌ ပရမတ်ဘုရားရှင်သည် ယုံကြည်သူတို့ အတွက် လုံလောက်တော်မူ၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် တန်ခိုးတော်ရှင် ဘုန်းတော်အရှင် ဖြစ်တော်မူ၏။</p>
၂၆။	<p>وَأَنْزَلَ الَّذِينَ ظَاهَرُوهُمْ مِّنَ أَهْلِ الْكِتَابِ مِن صَيَاصِيهِمْ وَقَذَفَ فِي قُلُوبِهِمُ الرُّعْبَ فَرِيقًا تَقْتُلُونَ وَتَأْسِرُونَ فَرِيقًا ﴿٢٦﴾</p> <p>အရှင်သည် ကျမ်းစာဝိုင်းသားများမှ သူတို့အား ကျောထောက်နောက်ခံပေးသော သူများအား သူတို့၏ ခံတပ်များမှ မောင်းချတော်မူ၏။ သူတို့၏ စိတ်နှလုံး၌ ကြောက်လန့် ဝန်ပိစေ၏။ တစ်ဖွဲ့သည် သင်တို့၏ ခုခံတိုက်ခိုက်ခြင်းကို ခံရ၍၊ တစ်ဖွဲ့အား သို့ပန်းအဖြစ် ဖမ်းမိစေ၏။^{၁၂၄}</p>
၂၇။	<p>وَأُورِثَكُمُ أَرْضَهُمُ وَدِيَارَهُمْ وَأَمْوَالَهُمْ وَأَرْضًا لَّمْ تَطَّوُّوهَا وَكَانَ اللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرًا ﴿٢٧﴾</p> <p>အရှင်က သင်တို့ မတက်လှမ်းခဲ့ဘူးသော သူတို့၏မြေများ၊ သူတို့၏ အိုးအိမ်များ၊ သူတို့၏ ဥစ္စာပစ္စည်းများကို သင်တို့အား အမွေဆက်ခံစေ၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား စည်းချိန်ချမှတ်သော အရှင်ဖြစ်၏။</p>
၂၈။	<p>يَا أَيُّهَا النَّبِيُّ قُلْ لِأَزْوَاجِكِ إِن كُنْتُنَّ تُرِدْنَ الْحَيَاةَ الدُّنْيَا وَزِينَتَهَا فَتَعَالَيْنَ أُمَتِّعَنَّ وَأُسْرِحَنَّ سَرَاحًا جَمِيلًا ﴿٢٨﴾</p>

(၂၃) ဤသုတ်တော်မှ မန်း ကသွာ နတ်ဘာဟ် **نحبه من قضى** ကို အချို့က တိုက်ပွဲတွင် ကျဆုံးခြင်းအားဖြင့် အဓိဋ္ဌာန်ကို ဖြည့်ဆီး သွားကြ၏ ဟု ပြန်ဆိုကြပေသည်။ သို့သော် အာရ်ဗီမူရင်းတွင် **တိုက်ပွဲတွင် ကျဆုံးခြင်း၊ အသတ်ခံရခြင်း** ဆိုသော စကားလုံးများ မပါဝင်ချေ။ ထို့ကြောင့် တော်လှန်ရေးအတွက် မိမိအဓိဋ္ဌာန်ပြုထားသည့် အတိုင်း အကောင်အထည် ဖော်ခြင်း အားလုံး အကျိုးဝင်ပေသည်။

(၂၄) ဤသုတ်တော်တွင် ဖော်ပြသော ကျမ်းစာဝိုင်းသားများမှ- ရန်သူ မဟာမိတ်တပ်များကို ကျောထောက်နောက်ခံပေးခဲ့သော ဆိုသည်မှာ မဒီနာမှ ဂျူးများ ဖြစ်သည်ဟု ဆရာစဉ် သမိုင်းဆရာတို့က ဆိုပေသည်။ ထိုအဆိုမှာ မမှားပေ- သို့သော် သုံးသပ် ဆင်ခြင်ရန် လိုအပ်ပေသည်။ အစ္စလာမ် သာသနာသည် ရန်လိုသော သာသနာ မဟုတ်သကဲ့သို့ ကျမ်းတော်တွင်လည်း ဂျူးလူမျိုးအားလုံးမှာ အစ္စလာမ်သာသနာ အပေါ်၌ မလိုမှန်းထား ကြီးခဲ့သည်ဟု ဆိုထားခြင်း မရှိချေ။ ဤသုတ်တော်ပါ- **မင်း အာဟ်လီ ကိတဘ်** ဆိုသည်မှာ ကျမ်းစာဝိုင်းသားများမှ (တစ်ချို့) ဟုသာ အဓိပ္ပါယ်ကို ပေး၍၊ (အားလုံး) ဟု မဆိုလိုချေ။ ထိုစဉ် အစ္စလာမ်များအား တိုက်သော အဓိက ရန်သူ မဟာမိတ်များမှာ အာရပ်လူမျိုး မက္ကာဟ် သားတို့သာ ဖြစ်၍ သူတို့အား ထောက်ခံသော မွတ်ဆလင် မဟုတ်သူများ ရှိခဲ့သကဲ့သို့ မွတ်ဆလင် ထဲမှလည်း သူတို့အား ထောက်ခံသူ (အတွင်းသူလျှို့) များ ရှိသည် ဟု ဤသုတ်တော်များတွင်ပင် ဖော်ပြနေပါလျက်- အမှန် အမှန်အတိုင်း မသုံးသပ်ဘဲ၊ လူမျိုးတစ်မျိုးအား အာဇာတရားဖြင့် သုံးသပ်ခြင်း သည် ၅:၈ ပါ ကျမ်းတော်၏ သွန်သင်ချက်အား စော်ကား ခြင်းသာ ဖြစ်ပေသည်။

	<p>အို သတင်းတော်ဆောင်၊ သင်၏ အိမ်ထောင်ဘက်တို့အား ဟောပြောရမည်မှာ “သင်မတို့သည် ဤလောကီ သက်တမ်းနှင့် စွဲမက်စရာများကို လိုလားမှု ရှိကြလျှင်၊ လာကြကုန်လော့။ သင်မတို့အား စိတ်ချမ်းမြေ့စေမည် ထို့နောက် အမြင်လှသော လွတ်လပ်ခြင်းဖြင့် လွတ်လပ်ခွင့် ပေးလိုက်မည်။”^{၉၆}</p>
၂၉။	<p>وَإِنْ كُنْتُمْ تُرِيدُونَ اللَّهَ وَرَسُولَهُ وَالذَّارَ الْآخِرَةَ فَإِنَّ اللَّهَ أَعَدَّ لِلْمُحْسِنَاتِ مِنْكُمْ أَجْرًا عَظِيمًا[*]</p> <p>အကယ်၍ သင်တို့သည် ပရမတ်ဘုရားရှင်၊ အရှင်၏ ဉာဏ်စဉ်တော်ဆောင်နှင့် နောင်ဘဝ ဝိမာန်ကို လိုလားမှု ရှိကြလျှင်၊ ကေနပ် ပရမတ်ဘုရားရှင်သည် သင်တို့မှ သုမင်္ဂလာပြုသူများအတွက် မဟာဆုလဒ်ကြီးကို တွက်ချက်ပြင်ဆင်ထားလေပြီ။”ဟု ဖြစ်၏။</p>
၃၀။	<p>يَا نِسَاءَ النَّبِيِّ مَنِ يَا تُاتٍ مِنْكُمْ بِفَاحِشَةٍ مُّبَيَّنَةٍ يُضَاعَفْ لَهَا الْعَذَابُ ضِعْفَيْنِ وَكَانَ ذَلِكَ عَلَى اللَّهِ يَسِيرًا[*]</p> <p>အို သတင်းတော်ဆောင်၏ အမျိုးသမီးတို့၊ သင်တို့အနက် ကိုယ်ကျင့်ပျက်မှု၌ ရှင်းရှင်းလင်းလင်း ရှိလျှင် ဝင့်ကြေးအား နှစ်ဆဖြစ်စေမည်။ ဤသို့ နှစ်ဆဖြစ်စေရန် ပရမတ်ဘုရားရှင်အတွက် လွယ်ကူလှချေ၏။</p>
၃၁။	<p>وَمَنْ يَفْعَلْ مِنْكُمْ صَالِحًا نُؤْتِهَا أَجْرَهَا مَرَّتَيْنِ وَأَعْتَدْنَا لَهَا رِزْقًا كَرِيمًا[*]</p> <p>သင်တို့မှ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်တော်ဆောင်အား နာခံ၍ ပြုပြင်ပြောင်းလဲမှုကို ကျင့်ကြံသူ၊ သူမအား အကျိုးဆုလဒ် နှစ်ကြိမ် ချီးမြှင့်တော်မူ၏။ ဝါသည် သူမအတွက် ကျက်သရေရှိသော ရိက္ခာကို ပြင်ဆင်ထား၏။</p>
၃၂။	<p>يَا نِسَاءَ النَّبِيِّ لَسْتُنَّ كَأَحَدٍ مِنَ النِّسَاءِ إِنِ اتَّقَيْتُنَّ فَلَا تَخْضَعْنَ بِالْقَوْلِ فَيَطْمَعَ الَّذِي فِي قَلْبِهِ مَرَضٌ وَقَلْنَ قَوْلًا مَعْرُوفًا[*]</p> <p>အို သတင်းတော်ဆောင်၏ အမျိုးသမီးတို့၊ သင်တို့သည် အခြား အမျိုးသမီး တစ်စုံတစ်ယောက်တို့ ကဲ့သို့ မဟုတ်ချေ။ သင်တို့သည် စည်းစောင့်ကြလျှင်၊ နှလုံးသား၌ ရောဂါရှိနေသော သူတို့အား မျှော်လင့်ချက်ပေး စကားလုံးမဟာနှင့်- အသိအမှတ်ပြုထားသော စကားလုံးဖြင့် ပြောဆိုကြလော့။^{၉၇}</p>

(၂၉) ဤသုတ်တော်ပါ **أَسْرَحًا جَمِيلًا** အဆရဲရယ် ကွန်းန ဆရာဟန် ဂျမီးလန် ကို လွတ်လပ်စွာ ကွာရှင်းပေးလိုက်မည်ဟု ဘာသာပြန်ဆိုကြပေသည်။ ထိုစကားလုံးတွင် ကွာရှင်းပေးမည်ဟူသော စကား လုံးဝ မပါဝင်ပေ။ ကိုယ်တော်၏ ကြင်ဖော်များဟု သုံးသော ဇောင်းဝိဂ္ဂန် **جوز** ဟူသည့် ဝေါဟာရအား လက်ထပ်ထားသည့် ကာမပိုင် ဇနီးမယားဖြစ်ရမည်ဟု ဆုံးဖြတ်၍ မရချေ။ ဇောင်းဝိဂ္ဂန် **جوز** ၏ ဆိုလိုချက်များကို ၃၃း၃၇ ရှင်းလင်းချက်တွင် ကြည့်ပါ။ ကိုယ်တော်၏ အုပ်ချုပ်ထိန်းသိမ်းမှုအောက်တွင် နေသော၊ စောင့်ရှောက် ကွပ်ကဲမှု အောက်တွင် နေသော သူများကို ဆိုလိုခြင်း ဖြစ်ပေသည်။ ထို အမျိုးသမီးများ အနေဖြင့် စည်ကမ်းနည်းလမ်း တကျ မနေဘဲ၊ အောက်ဖော်ပြပါ သုတ်တော်များ အရ စာပေပညာ လေ့လာလိုက်စားခြင်း မရှိ၊ တည်တည်ငြိမ်ငြိမ်မရှိ လမ်းသလားခြင်းများ၊ အချည်းနှီး အချိန်ဖြုန်းတီးခြင်းများ၌ ပျော်ပိုက်နေမည် ဆိုကာ၊ ကိုယ်တော်၏ အုပ်ထိန်း စောင့်ရှောက်မှုအောက်တွင် ဆက်နေရန် မလိုတော့ကြောင်း မိမိစိတ်အလိုအလျောက် ပျော်ပိုက်ရာ၌ လွတ်လပ်စွာ နေထိုင်ခွင့် ရှိကြောင်းကို ပြောဆိုခြင်းသာ ဖြစ်ပေသည်။ ဤသုတ်တော်မှ **جَمِيلًا** သည် အမြင်လှသော ဟု အဓိပ္ပာယ်ကိုပေးပေသည်။ အပျော်ခရီးထွက်၍ ပတ်ဝန်းကျင် အမြင်ရှုခင်းများကို သွားလာကြည့်ရှုသော အခါ သာယာမှုကိုလည်း သုံးပေသည်။ ၁၆း၆။

(၃၀) ဤသုတ်တော်မှ ဆွဲဆောင်မှုဖြင့် စကားမပြောကြလင့် ဆိုသည်မှာ “မာယာသံ၊ ကြာသံများဖြင့် မပြောကြလင့်၊” ဟု အဓိပ္ပာယ် မသက်ရောက်ပေ။ ကိုယ်တော်၏ ကြင်ဖော်များသည် ဖောက်ပြန်လော်မာမှု မရှိကြလင့်ဟု ဆုံးမနေရန် မလိုသော ကိုယ်ကျင့်သိက္ခာလုံခြုံပြီးသား အမျိုးသမီးများ ဖြစ်ပေသည်။ ဤသုတ်တော်၏ အဓိက ဆိုလိုချက်မှာ မိမိ၏ အုပ်ထိန်းသူ ကိုယ်တော် မဟာမုဒိသည် လူထု၏ ခေါင်းဆောင် အမျိုးသား ခေါင်းဆောင် ဖြစ်သည်။ ထိုကဲ့သို့ ခေါင်းဆောင်၏ အနီးကပ် စောင့်ရှောက်ခံများ အနေဖြင့် နောက်လိုက်များနှင့် ဆက်ဆံရာတွင် ဘက်မလိုက်မိရန် အရေးကြီးသည်။ လူတစ်ဦးဦး၊ မျိုးနွယ် တစ်ခုခုအား ဘက်လိုက်သလို ဖြစ်သော စကားကို ပြောမိပါက မလိုလားအပ်သော ပြဿနာများ ကြီးထွားလာနိုင်ပေသည်။ ထို့ကြောင့် အမှန်ကို အမှန်အတိုင်း လိမ္မာပါးနပ် တရားမျှတစွာ ပြောဆိုရန် “မျှတရည်သော အပြောဖြင့် ပြောကြကုန်လော့” ဟူသော တရားမျှတသည် **မာအိုဂျစ် معروف** ကို သုံး၍ ဆုံးမထားခြင်း ဖြစ်ပေသည်။ ထို့ကြောင့် တရားမျှတခြင်းဟူသည့် ပညာရပ် သဘောထားများကို သိရန် အချိန်မဖြုန်းဘဲ တရားမျှတသော ပညာရပ်ကို ရှာဖွေ ဆည်းပူး လေ့လာ မှတ်သားရမည်ဟု အောက်ပါ သုတ်တော်များက ဆက်လက် သွန်သင်ထားပေသည်။

<p>၃၃။</p> <p>လမ်း သ လား</p>	<p>وَقَرْنَ فِي بُيُوتِكُنَّ وَلَا تَبَرَّجْنَ تَبَرُّجَ الْجَاهِلِيَّةِ الْأُولَىٰ وَأَقِنَّ الصَّلَاةَ وَآتَيْنَ الزَّكَاةَ وَأَطِعْنَ اللَّهَ وَرَسُولَهُ إِنَّمَا يُرِيدُ اللَّهُ لِيُذْهِبَ عَنْكُمُ الرِّجْسَ أَهْلَ الْبَيْتِ وَيُطَهِّرَكُمْ تَطْهِيرًا ﴿٣٣﴾</p> <p>သင်တို့၏ အိမ်များ၌ တည်တည်ငြိမ်ငြိမ်နေကြလော့၊ ရှေးဦးပထမ ပညာမဲ့ခေတ်က ကိုယ်ဟန်ပြ သကဲ့သို့ ကိုယ်ဟန်မပြ ကြလင့်၊ မေတ္တာဓိဋ္ဌာန် မြဲကြလော့၊ အခွန်ငွေဖြူ ပေးကမ်းကြလော့၊ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်တော်ဆောင် အား နာခံကြလော့၊ ပရမတ်ဘုရားရှင်သည် သင်တို့ထံမှ ညစ်ညမ်းမှုများကို ရုပ်သိမ်းပစ်လို၏။ အို အိမ်တော်၏ ပိုင်းသား အပေါင်းတို့ သင်တို့အား သန့်စင်မှုဖြင့် သန့်စင်စေကြလော့။^{၁၃၁}</p>
<p>၃၄။</p>	<p>وَأَذْكُرَنَّ مَا يُنْتَلَىٰ فِي بُيُوتِكُنَّ مِنْ آيَاتِ اللَّهِ وَالْحِكْمَةِ إِنَّ اللَّهَ كَانَ لَطِيفًا خَبِيرًا ﴿٣٤﴾</p> <p>သင်တို့၏ အိမ်၌ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများနှင့် စီရင်ထုံးများကို ရွတ်ဖတ်လေ့လာ၊ သတိရစေကြလော့၊ ကော်ပင် ပရမတ်ဘုရားရှင်သည် သက်ညှာသောအရှင်၊ သတင်းသိနေသောအရှင် ဖြစ်တော်မူ၏။^{၁၃၂}</p>
<p>၃၅။</p>	<p>إِنَّ الْمُسْلِمِينَ وَالْمُسْلِمَاتِ وَالْمُؤْمِنِينَ وَالْمُؤْمِنَاتِ وَالْقَانِتِينَ وَالْقَانِتَاتِ وَالصَّادِقِينَ وَالصَّادِقَاتِ وَالصَّابِرِينَ وَالصَّابِرَاتِ وَالْخَاشِعِينَ وَالْخَاشِعَاتِ وَالْمُتَصَدِّقِينَ وَالْمُتَصَدِّقَاتِ وَالصَّائِمِينَ وَالصَّائِمَاتِ وَالْحَافِظِينَ فُرُوجَهُمْ وَالْحَافِظَاتِ وَالذَّاكِرِينَ اللَّهَ كَثِيرًا وَالذَّاكِرَاتِ أَعَدَّ اللَّهُ لَهُمْ مَغْفِرَةً وَأَجْرًا عَظِيمًا ﴿٣٥﴾</p> <p>ကော်ပင် ငြိမ်းချမ်းရေးပြုသူ၊ ငြိမ်းချမ်းရေးပြုသောသူမ၊ ယုံကြည်သူ ယုံကြည်သောသူမ၊ နာခံသူ နာခံသော သူမ၊ အလှရှင်၊ အလှရှင်မ၊ သည်းခံသူ၊ သည်းခံသော သူမ၊ ရိုကျိုးသူ ရိုကျိုးသောသူမ၊ သမာဓိရှင်၊ သမာဓိရှင်မ ဥပုသ်သီလ စောင့်သူ၊ ဥပုသ်သီလစောင့်သော သူမ၊ အရှက်အင်္ဂါများကို စောင့်ထိန်းသူ၊ စောင့်ထိန်းသော သူမ၊ ပရမတ်ဘုရားရှင် အား များစွာ ရှုမှတ်သတိရသူ၊ သတိရသော သူမ၊ ထိုသူများအတွက် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းခွင့်နှင့် မဟာ ဆုလဒ်ကြီးကို တွက်ချက်ပြင်ဆင်ထားတော်မူ၏။</p>
<p>၃၆။</p>	<p>وَمَا كَانَ لِمُؤْمِنٍ وَلَا مُؤْمِنَةٍ إِذَا قَضَىٰ اللَّهُ وَرَسُولُهُ أَمْرًا أَنْ يَكُونَ لَهُمُ الْخِيَرَةُ مِنْ أَمْرِهِمْ وَمَنْ يَعْصِ اللَّهَ وَرَسُولَهُ فَقَدْ ضَلَّ ضَلَالًا مُّبِينًا ﴿٣٦﴾</p>

(၈၃၁) ဤသုတ်တော်က ကိုယ်တော်မှဟမ္မဒ်၏ ကြင်ဖော်များအား အိမ်တွင်းပုန်းဝါဒကို ကျင့်သုံးခိုင်းစေသည် ထို့ကြောင့် မှတ်ဆလင် အမျိုးသမီးတို့ သည်လည်း ၎င်းကို စံနမူယူ၍ အိမ်တွင်းပုန်းဝါဒဖြင့် နေနေရမည်ဟု လုံးဝ မဆိုလိုပေ။ ဤသုတ်တော်မှ ကိုယ်ဟန်မပြကြလင့်၊ လမ်းမသလားကြလင့်၊ ဆိုသော ဆုံးမစကားသည် သိက္ခာရှိသော လူမျိုးတိုင်းအတွက် ရှင်းရှင်းလင်းလင်း နားလည်သော စကားဖြစ်ပေသည်။ ထိုဆုံးမစကားကို အိမ်တွင်း ပုန်းကြနေကြလော့၊ ဟု မည်သို့မှ တွေးတောပြောယူ၍ မရနိုင်ပေ။ ဤသုတ်တော်တွင်ပင် ကိုယ်တော်၏ အမျိုးသမီးများအား လူမှုရေး လုပ်ငန်းများ လုပ်ဆောင်ရန် မေတ္တာဓိဋ္ဌာန်၌ မြဲကြလော့၊ အခွန်ငွေဖြူပေးကြလော့ ဟု သွန်သင်ထားပေသည်။ မေတ္တာဓိဋ္ဌာန်၊ စိတ်ဓါတ်လေ့ကျင့်မှု ဟု အနက် ရသော ဆွလတ် ဝတ်ပြုရာတွင် လူ့အသိုင်းအဝိုင်းနှင့် လူထုရေးရာများ ပါဝင်သည့် အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ် သက်ကြီးရွယ်အိုများ အစုအစည်းလိုက် ဝတ်ပြုခြင်းကို ပါဝင်ကြရန် ယုံကြည်သူအားလုံးကို ၆၂၅ တွင် ဆင့်ဆိုထားပေသည်။ အကယ်၍ သူမတို့အား ထိုသို့ အစု အစည်းလိုက်ဝတ်ပြုခြင်းမှ မောင်းထုတ်ပစ်လျှင် (အိမ်တွင်းပုန်းနေစေလျက် စုစည်း ဆွလတ်လာတ် ကို လာခွင့် မရှိလျှင်) သူမတို့အား ယုံကြည်သူ များ အနက်မှ မောင်းထုတ်ပစ်ခြင်း မည်ပေသည်။ ကိုယ်တော်၏ ကြင်ဖော်များအား အိမ်နေမြဲစေရန် ဆုံးမသော အကြောင်းရင်းကို သည့်နောက် ရှင်းလင်းချက်တွင် ဆက်ကြည့်ပါ။

(၈၃၂) ဤသုတ်တော်က ကိုယ်တော်၏ ကြင်ဖော်များအား အိမ်နေမြဲစေရန် ဆုံးမရသည့် အကြောင်းရင်းနှင့် ဤကုရ်အာန်ကျမ်းတော်သည် ထိုစဉ်ကပင် ရေးမှတ်-မှတ်တမ်းတင်နေသော ကျမ်းတော်ဖြစ်ကြောင်းကို အတိအကျ ထောက်ပြနေပေသည်။ ကိုယ်တော်၏ ကြင်ဖော်တော်များသည် ပညာဆည်းပူးနေသူများ ဖြစ်ရမည်၊ ကျမ်းတော်ပါ အဆုံးအမများကို တိကျစွာ သိရှိနေသူများ ဖြစ်ရမည်၊ သို့အတွက် သူမတို့အနေဖြင့် လမ်း သလား- အချိန်ဖြုန်းနေ၍ မရပေ။ သူမတို့အနေဖြင့် လိုအပ်သော အချိန်နှင့်အမျှ ဈေးသွားနိုင်သည်၊ အခြားလူမှုရေး လုပ်ငန်းများကို သွားလာ ဆောင်ရွက် နိုင်ပေသည်။ သို့သော် အကြောင်းမဲ့ အချိန်ကုန်ခြင်းမျိုး မဖြစ်စေရန်၊ ပညာကိုသာ တစ်စိုက်မတ်မတ် ဆည်းပူးစေရန် ဆုံးမခြင်း ဖြစ် သည်။ ထို အကြောင်းကို သင်တို့၏ အိမ်၌ သုတ်ဒေသနာများနှင့် စီရင်ထုံးများကို ရွတ်ဖတ်လေ့လာ၊ သတိရစေကြလော့၊ ဟူသော စကားက အတိအကျ ထောက်ပြထားပေသည်။ မည်သည့် ပညာသင် ပညာရှာသော အမျိုးသား အမျိုးသမီးမဟူ လမ်းသလား အချိန်ဖြုန်းနေ၍ ပညာတတ် ကြီး ဖြစ်လာနိုင်ရန် အကြောင်း မရှိပေ။ အထူးသဖြင့် ကိုယ်တော်၏ ကြင်ဖော်များသည် ခေါင်းဆောင်၏ အုပ်ထိန်းခံများ ဖြစ်သောကြောင့် နောက် လိုက်များနှင့် ဆက်ဆံရေးတွက် ဘက်မလိုက်မိရန်၊ မျှမျှတတ ဖြစ်စေရန် ပိုမို၍ အရေးကြီးကြောင်း သုတ်တော် ၃၂ တွင် သွန်သင်ထားပေသည်။

	<p>ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်တော်ဆောင်ကာ ညွှန်ကြားချက် တစ်ခုအား ဆုံးဖြတ်ပြီးသော်၊ ယုံကြည်သူ၊ ယုံကြည်သော သူမတို့သည် သူတို့အတွက် ညွှန်ကြားချက်မှာ အကောင်း မဟုတ်ဟု မဖြစ်အပ်။ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်တော်ဆောင်အား အာခံခြင်းသည် ရှင်းလင်းထင်ရှားသော လွဲမှားခြင်းဖြင့် လွဲမှားခြင်းသာ ဖြစ်၏။</p>
<p>၃၇။</p>	<p>وَإِذْ تَقُولُ لِلَّذِي أَنْعَمَ اللَّهُ عَلَيْهِ وَأَنْعَمْتَ عَلَيْهِ أَمْسِكْ عَلَيْكَ زَوْجَكَ وَاتَّقِ اللَّهَ وَتُخْفِي فِي نَفْسِكَ مَا اللَّهُ مُبْدِيهِ وَتَخْشَى النَّاسَ وَاللَّهُ أَحَقُّ أَنْ تَخْشَاهُ فَلَمَّا قَضَى زَيْدٌ مِنْهَا وَطَرًا زَوَّجْنَاكَهَا لِكَيْ لَا يَكُونَ عَلَى الْمُؤْمِنِينَ حَرَجٌ فِي أَزْوَاجِ أَدْعِيَائِهِمْ إِذَا قَضَوْا مِنْهُنَّ وَطَرًا وَكَانَ أَمْرُ اللَّهِ مَفْعُولًا ۞</p> <p>ပရမတ်ဘုရားရှင်က ဂုဏ်ပေးသောသူ၊ သင်ကလည်း ဂုဏ်ပေးသူ၊ ထိုသူအား သင်က “သင့် ပေါင်းဖော်အား ထိန်းထားလော့၊ ပရမတ်ဘုရားရှင်အား စည်းစောင့်လော့”ဟု ပြောသောအခါ၊ သင်သည် လူသားတို့ကို စိုးကြောက်၍ ပရမတ်ဘုရားရှင်က ဖော်ပြသည်ကို သင့်စိတ်ဉာဏ်၌ ဖုံးဖိထား၏။ ပရမတ်ဘုရားရှင်အား စိုးကြောက်ခြင်းသည်သာ သစ္စာတရား ဖြစ်၏။ သို့ဖြင့် ဇိုဒ်၏ ကိစ္စအား ပြီးပြတ်ပြီးသောအခါ၊ ငါသည် သူမကို သင်၏ ကြည့်ရှုစောင့်ရှောက်ခြင်း စုဖွဲ့ဖော် ဖြစ်စေပြီ၊ မွေးစားသားတို့၏ ပေါင်းဖော်များအား သူမတို့၏ အမှုကိစ္စ ပြီးပြတ်သော အခါ၊ ကြည့်ရှုစောင့်ရှောက်ရာ၌ ယုံကြည်သူများအတွက် ခက်ခဲမှု မရှိစေရန် ဖြစ်၏။ ပရမတ်ဘုရားရှင်သည် ညွှန်ကြားချက်များကို စီမံပြီးဖြစ်၏။ ၃၃၃</p>
<p>၃၈။</p>	<p>مَا كَانَ عَلَى النَّبِيِّ مِنْ حَرَجٍ فِيمَا فَرَضَ اللَّهُ لَهُ سُنَّةَ اللَّهِ فِي الَّذِينَ خَلَوْا مِنْ قَبْلُ وَكَانَ أَمْرُ اللَّهِ قَدَرًا مَقْدُورًا ۞</p> <p>ပရမတ်ဘုရားရှင်၏ တာဝန်ပေးမှုကြောင့် သတင်းတော်ဆောင်အား ခက်ခဲမှု မရှိစေရ။ ရှေ့အလျှင် လွန်လေပြီးသော သူများကိုလည်း ပရမတ်ဘုရားရှင်၏ ဤနည်းနာအတိုင်း ပြုစေ၏။ ပရမတ်ဘုရားရှင်၏ ညွှန်ကြားချက်အား စည်းချိန်အလျောက် စည်းကြပ်မတ်ထား၏။</p>
<p>၃၉။</p>	<p>الَّذِينَ يُبَلِّغُونَ رِسَالَاتِ اللَّهِ وَيَخْشَوْنَهُ وَلَا يَخْشَوْنَ أَحَدًا إِلَّا اللَّهَ وَكَفَى بِاللَّهِ حَسِيبًا ۞</p> <p>သူတို့သည် ပရမတ်ဘုရားရှင်၏ စေပို့ချက်များကို ဆိုက်ရောက်စေခဲ့ကြ၏။ အရှင်ကိုသာ ကြောက်ရွံ့ရှိကြ၏။</p>

(၈၃၃) ဤသုတ်တော်အား ဆရာဆရာကြီးများက “ကိုယ်တော်မှဟမ္မဒ်၏ မွေးစားသားဖြစ်သော ဇိုဒ်သည် သူဇနီးသည် (ဇိုဒ်နာဗ်)နှင့် ကွာရှင်းပြတ်စဲ ပြီးသောအခါ၊ ထိုဇိုဒ်နာဗ်အား ကိုယ်တော်မှဟမ္မဒ်အား လက်ထပ်ထိမ်းမြားယူရန် အတွက် ပရမတ်ဘုရားရှင် အလွှာဟ်က ကိုယ်တော်မှဟမ္မဒ်အား မိန့်ညွှန်သည်။ ထိုသို့ မိန့်ညွှန်ခြင်းမှာ ယုံကြည်သူတို့အတွက် မွေးစားသားသည် သားအရင်း မဟုတ်ကြောင်း သက်သေပြရန်၊ မွေးစားသားတို့ ကွာရှင်းသော ဇနီးသည်မှာ ထိုမွေးစားသား၏ ဖခင်နှင့် မည်သို့မှ မသက်ဆိုင်သည့်အတွက် ထိမ်းမြားလက်ထပ်လိုက ထိမ်းမြား လက်ထပ်ယူနိုင်ခွင့်ရှိရန် ထိုသို့ ဆောင်ရွက်ရာနိုင် စိတ်မွန်းကျပ်မှု မရှိစေရန် ဖြစ်သည်” ဟု ဘာသာပြန်ဆို ဖွင့်ဆိုကြပေသည်။ သို့သော် မူရင်း အာရ်ဗီစာပိုဒ်တွင် ဇိုဒ်နှင့် သူ၏ ဇနီးသည် အပြီးသတ်ကွာရှင်း “တွဲလွက်” ခဲ့သည်ဟုလည်းကောင်း၊ ကိုယ်တော်မှဟမ္မဒ်သည် သူမအား ထိမ်းမြား လက်ထပ် ယူခဲ့သည် “နေကာဟ်” ပြုခဲ့သည်ဟုလည်းကောင်း၊ လုံးစ မပါရှိပေ။ ဆရာတော်ကြီးများက **ဝတ္တရဇ်** **وَطَرًا** (**ဝတ္တရ** **و طر**) ကို ကွာရှင်းသည်ဟု ပြန်ဆိုကြပေသည်။ **ဝတ္တရ** **و طر** ၏ အနက်မှာ ကြည့်ရှုရန် ရည်သန်သည် (Aim to view, wish, wanted) ဟုသာ ဖြစ်ပေသည်။ သို့ဖြစ်၍ သားဖြစ်သူက ကြည့်ရှုရန် ဆန္ဒမရှိသူကို မိဘတို့ဘက်က ကြည့်ရှုထားနိုင်ခြင်းသာ ဖြစ်ပေသည်။ ဤနေရာ၌ **မွေးစားသားတို့၏** ဆိုသည်မှာ တိုက်ရိုက်စကားလုံးအားဖြင့် **أَدْعِيَائِهِمْ** ဟုဖြစ်၍ **သူတို့၏ မွေးစားသားများ**ဟု ဖြစ်၏။ ထိုစကားမှ “သူတို့၏” ဆိုသည့် အညွှန်းသည် မွေးစားသူ “မိခင်၊ ဖခင်” နှစ်ဦးလုံးကို ရည်ညွှန်းပေသည်။ “ဖခင် ဆိုသည့် အမျိုးသား တစ်ဦးတည်းကိုသာလျှင် ရည်ညွှန်းခြင်း မဟုတ်ချေ။” ထို့ပြင် ဤသုတ်တော်တွင် ကိုယ်တော်၏ ကြင်ဖော်အဖြစ် ဟူသော စကားလုံး **ဖောင်းဝိုဂိုဂ်နာကဟာ** **زَوَّجْنَاكَهَا** မှ **ဖောင်းဝိုဂ်န** **جوز** ကိုလည်း လက်ထပ်မယားသာ ဖြစ်ရမည်ဟု ဘာသာပြန်ဆို၍ မရပေ။ ကျမ်းတော်တွင် **ဖောင်းဂွန်**ကို သားသမီးကဲ့သို့ အဖော်ရသူများကိုလည်း သုံးပေသည်။ (၄၂:၅၀)။ အဘိဓာန်များတွင်လည်း ရဲဘော်ရဲဘက် (**comrade**)ဟု အနက်ပေးခြင်းများကို ဖော်ပြထားပေသည်။ သားက ကြည့်ရှု စောင့်ရှောက်ခြင်း မရှိလိုသော သူမအား မိဘဘက်မှ သဘောထားကြီးရမည်။ သူမတို့အား ကြည့်ရှုစောင့်ရှောက်လိုက ကြည့်ရှု စောင့်ရှောက်ခွင့် ရှိပေသည်။ မုန်းတီးကာ နှုတ်ဆက်ရန် မလိုသော သူမ အဖြစ် မသတ်မှတ်ရန်၊ သားနှင့် မပတ်သက်တော့သော်လည်း မိမိ၏ ရဲဘော်ရဲဘက်မှာ မိမိ၏ ရဲဘော်ရဲဘက်သာ ဆက်လက်ဖြစ်ရမည်ဟုသည့် ဥပဒေကို ချမှတ်ပေးခြင်း ဖြစ်ပေသည်။ ဤသည် လူသားချင်း အကြား အာဇာတများကို ဖြေဖျောက်ရန် ထို့အတွက် ပတ်ဝန်းကျင်က မည်သို့ပင် သမုတ်ပြောဆိုစေကာမူ စိတ်ခံစားမှု မဖြစ်ရန်၊ သွန်သင်ဆုံးမချက်သာ ဖြစ်ပေသည်။ (၅၆:၇ တွင် ကြည့်ပါ။)

	ပရမတ်ဘုရားရှင်မှအပ အခြား တစ်စုံတစ်ယောက်ကိုမှ ကြောက်ရွံ့ခြင်း မရှိချေ။ ပရမတ်ဘုရားရှင်သည် စရင်းရှင်းရာ၌ လုံလောက်တော်မူ၏။
၄၀။ ★ ၄၇၂	مَا كَانَ مُحَمَّدٌ أَبَا أَحَدٍ مِّن رِّجَالِكُمْ وَلَكِن رَّسُولَ اللَّهِ وَخَاتَمَ النَّبِيِّينَ وَكَانَ اللَّهُ بِكُلِّ شَيْءٍ عَلِيمًا မေတ္တေယျသည်*သင်တို့၏ ယောက်ျားသားမှ မည်သူတစ်ယောက်၏ ဖခင်မှ မဟုတ်။ သို့ရာတွင် ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်တော်ဆောင် ဖြစ်၏။ သတင်းတော်ဆောင်များ၏ အချုပ် ဖြစ်၏။ ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံ သိနေသော အရှင် ဖြစ်၏။*၄၆
၄၁။	يَا أَيُّهَا الَّذِينَ آمَنُوا اذْكُرُوا اللَّهَ ذِكْرًا كَثِيرًا အို ယုံကြည်သော သူတို့၊ ပရမတ်ဘုရားရှင်အား သတိရခြင်း များစွာဖြင့် သတိရကြကုန်လော့။
၄၂။	وَسَبِّحُوهُ بُكْرَةً وَأَصِيلًا နံနက်နှင့် နေကျချိန်တွင် အရှင်အား ဦးထိပ်ထားကြလော့။
၄၃။ ☆ ၂၃၀ *၄၆	هُوَ الَّذِي يُصَلِّي عَلَيْكُمْ وَمَلَائِكَتُهُ لِيُخْرِجَكُم مِّنَ الظُّلُمَاتِ إِلَى النُّورِ وَكَانَ بِالْمُؤْمِنِينَ رَحِيمًا ထို အရှင်နှင့် အရှင်၏ နိမိတ်ဆောင်တို့သည်* သင်တို့အား အမိုက်မှောင်မှ အလင်းသို့ ထုတ်ယူရန် သင်တို့အပေါ် မေတ္တာမျှနေကြ၏။* အရှင်သည် ယုံကြည်သူများအားဖြင့် အကြင်နာရှင် ဖြစ်တော်မူ၏။*၄၇
၄၄။	تَحِيَّتُهُمْ يَوْمَ يَلْقَوْنَهُ سَلَامٌ وَأَعَدَّ لَهُمْ أَجْرًا كَرِيمًا အရှင်အား ပူးတွေ့ရသော နေ့ကာလ၌၊ သူတို့အား “ငြိမ်းချမ်းကြစေသော်” ဟု နှုတ်ခွန်းဆက်၍၊ သူတို့အတွက် ကျက်သရေရှိသော ဆုလဒ်တော်အား တွက်ချက်ပြင်ဆင်ထားတော်မူ၏။
၄၅။	يَا أَيُّهَا النَّبِيُّ إِنَّا أَرْسَلْنَاكَ شَاهِدًا وَمُبَشِّرًا وَنَذِيرًا အို သတင်းတော်ဆောင်၊ ငါသည် သင့်အား သက်သေအဖြစ်၊ သတင်းကောင်းပါးသူ၊ သတိပေးသူအဖြစ် စေစား

(၈၃၄) ဤသုတ်တော်က၊ အဓိက အချက်နှစ်ချက်ကို ကြေငြာပေးသည်။ (၁) ကိုယ်တော်သည် မိန်းမ အများရှိခဲ့၍၊ ထိုမိန်းမများနှင့် ကာမဂုဏ် ခံစားခဲ့သည် ဆိုခြင်းမှာ လုံးဝ မဟုတ်ကြောင်း၊ ထိုမိန်းမများနှင့် သားရတနာပင် ထွန်းကားခဲ့၍ ထိုသားရတနာမှာ ငယ်စဉ်ကပင် ဆုံးပါးသွားကြောင်း ပြောဆိုချက်များမှာ ကိုယ်တော်အား မိန်းမအများ ယူခဲ့သည်ဟူသော သူတို့၏ စွပ်စွဲချက်ကို ထပ်ဆင့်ခိုင်မာစေရန် ပြုခဲ့ခြင်းသာ ဖြစ်ကြောင်း- အမှန်မှာ ယင်းသို့ မဟုတ်ကြောင်း မုဟမ္မဒ်သည် သင်တို့ ယောက်ျားသားများအနက် မည်သူ၏ ဖခင်မှမဟုတ်၊ ဟူသော ကြေငြာချက်က ခိုင်မြဲစေသည်။ သမိုင်းအရ ကိုယ်တော်သည် ဘီဘီအတီဂျာနှင့် ဇနီးမောင်နှံ သဘာဝ နေထိုင်ခဲ့သည်။ သမီးများ ထွန်းကားခဲ့သည်။ ထိုဘီဘီအတီဂျာ ကွယ်လွန်ပြီးနောက် သူတို့စွပ်စွဲထင်မှတ်သော ကိုယ်တော်၏ စောင့်ရှောက်ခံ အမျိုးသမီးများနှင့် ကလေးရခဲ့သည်ဟု မရှိချေ။ ကိုယ်တော်သည် မြို့ဒြာ နေသူ မဟုတ်သကဲ့သို့ ကိုယ်တော်၏ အပေါ်များသည်လည်း မြို့ဒြာနေကြသည် အရွယ်လွန်နေကြသည် မဟုတ်ချေ။ ဆင့်ပြန်ကျမ်း ဆရာတော်ကြီးများ၏ ဆိုစကားအတိုင်း လိုက်နာယုံကြည်ရန် ကျမ်းတော်တွင် ခိုင်လုံသော အထောက်အထား ပေးထားခြင်း မရှိချေ။ ကိုယ်တော်၏ ကြင်ဖော်များ ဆိုသည်ကို အထက်ပါ ရှင်းလင်းချက်တွင် ကြည့်ရှုနိုင်ပေသည်။ ကြင်ဘက်ဖြစ်သော်လည်း ကာမဆက်ဆံခြင်း မရှိသော ဇနီးမောင်နှံများ ရှိသည်ဟု ကျမ်းတော်၏ ၂:၂၃၆၊ ၄:၂၃ တွင် ဖော်ပြထားပေသည်။ ထို့ကြောင့် ပဒေသရာဇ် အာဏာရှင်များအောက်တွင် ပဒေသရာဇ်မင်းများ၏ အလိုကျ ဖွင့်ဆိုပြုစုခဲ့သော ဆင့်ပြန်သမိုင်းကျမ်းများကို ပြန်လည် ဆန်းစစ်ရန် လိုပေသည်။ လူရေး ဆင့်ပြန်ကျမ်းများထက် ပရမတ်ဘုရားရှင်သည်သာ ကုန်စင်သိနေကြောင်း ဤသုတ်တော်ကပင် ပြောဆိုထားပြီး၊ မုဟမ္မဒ်သည် သင်တို့ ယောက်ျားသားများအနက် မည်သူ၏ ဖခင်မှ မဟုတ် ဆိုသည်ကိုလည်း ထိုအရှင်က ကြေငြာခြင်းပင် ဖြစ်ပေသည်။ (၂) ကိုယ်တော် မုဟမ္မဒ်သည် ရှေးမှ ဉာဏ်စဉ်တော်ဆောင်၊ သတင်းတော်ဆောင်အပေါင်းတို့ ဟောကြားခဲ့သော နောက်ဆုံးပွင့် သတင်းတော်ဆောင် (ပညတ်ဘုရားရှင်) ဖြစ်သည်ဟု ဤသုတ်တော်က တရားဝင် ကြေငြာထားပေသည်။ (၃၄:၇)။

(၈၃၅) ဤသုတ်တော်မှ رَحِيمًا بِالْمُؤْمِنِينَ وَكَانَ ၎င်းကား ဘီမုအ်မေနီးန ရဟီးမန် ကို ဆရာတော်ကြီးများက “အရှင်သည် ယုံကြည်သူတို့အတွက် အကြင်နာရှင် ဖြစ်တော်မူ၏” ဟု ပြန်ဆိုကြပေသည်။ ထိုသို့ ပြန်ဆိုမှုမှာ သဒ္ဒါအရ လွဲချော်သည့်အပြင်- လောကအားလုံးအပေါ် အကြင်နာရှင် ဖြစ်တော်မူသော အရှင်အား ယုံကြည်သူများ အပေါ်၌သာ အကြင်နာထားသော အရှင်ဟူလို ဖြစ်သွားရသည်။ ဤသုတ်တော်တွင်ပါသော ၎င်းကား ဘီမုအ်မေနီးန ရဟီးမန် ဆိုသည်မှာ “အရှင်သည် ယုံကြည်သူများအားဖြင့် အကြင်နာရှင် ဖြစ်တော်မူ၏” ဟု ဖြစ်၍၊ တရားတော်အား မသိသေးသော သူများအပေါ်၌လည်း အရှင်သည် အကြင်နာရှင် ဖြစ်၏။ အရှင်၏ တရားတော်များအား ယုံကြည်သူများအားဖြင့် ထိုမသိသေးသော လူသားများ ထံသို့ အရောက်ပေးပို့နေသည့် အကြင်နာ တရားကို ဆိုလိုခြင်း ဖြစ်ပေသည်။

	တော်မူ၏။
၄၆။	<p style="text-align: right;">وَدَاعِيَا إِلَى اللَّهِ بِإِذْنِهِ وَسِرَاجًا مُنِيرًا ۞</p> <p>အရှင် ခွင့်ပြုချက်ဖြင့် ပရမတ်ဘုရားရှင်ဘက်သို့ ဖိတ်ခေါ်သူ။ တရားရောင်ဝါဆောင်သော လင်းရောင်ခြည် ဖြစ်စေ၏။</p>
၄၇။	<p style="text-align: right;">وَبَشِّرِ الْمُؤْمِنِينَ بِأَنَّ لَهُمْ مِنَ اللَّهِ فَضْلًا كَبِيرًا ۞</p> <p>ယုံကြည်သူများ- သူတို့အတွက် သတင်းကောင်းမှာ ပရမတ်ဘုရားရှင်ထံမှ ကြီးကျယ်သော သိက္ခာပေးခြင်း ဖြစ်၏။</p>
၄၈။	<p style="text-align: right;">وَلَا تُطِعِ الْكَافِرِينَ وَالْمُنَافِقِينَ وَدَعْ أَذَاهُمْ وَتَوَكَّلْ عَلَى اللَّهِ وَكَفَىٰ بِاللَّهِ وَكِيلًا ۞</p> <p>ဖိုးကွယ်သူများနှင့် သီလကြောင်များအား မနာခံလင့်၊ သူတို့၏ စိတ်ဒဏ်ရာပေးမှုတို့ကို လျစ်လျူရှုလော့၊ ပရမတ်ဘုရားအား ယုံပုံကိုးစားလော့၊ ပရမတ်ဘုရားရှင်သည် ကိုးစားထိုက်သည့် အရှင် အဖြစ် လုံလောက်တော်မူ၏။</p>
၄၉။	<p style="text-align: right;">يَا أَيُّهَا الَّذِينَ آمَنُوا إِذَا نَكَحْتُمُ الْمُؤْمِنَاتِ ثُمَّ طَلَقْتُمُوهُنَّ مِنْ قَبْلِ أَنْ تَمْسُوهُنَّ فَمَا لَكُمْ عَلَيْهِنَّ مِنْ عِدَّةٍ تَعْتَدُونَهَا فَمَتَّعُوهُنَّ وَسِرَّحُوهُنَّ سِرَاحًا جَمِيلًا ۞</p> <p>အို ယုံကြည်သော သူတို့၊ သင်တို့သည် ယုံကြည်သောသူမတို့အား လက်ထပ်သိမ်းဆည်း၍၊ သူမတို့အား မထိတွေ့သေးမှီအလျှင် သူမတို့ကို ကွာရှင်းလေလျှင်၊ သင်တို့သည် သူမတို့၏ ကိစ္စ၌ ရေတွက်ရက်ကို ရေတွက်နေရန် မလိုချေ။ သူမတို့အား စိတ်ချမ်းမြေ့စေလော့၊ အမြင်လှသော လွတ်လပ်ခြင်းဖြင့် သူမတို့အား လွတ်လပ်ခွင့်ပေးလိုက်လော့။^{၈၆}</p>
၅၀။	<p style="text-align: right;">يَا أَيُّهَا النَّبِيُّ إِنَّا أَحْلَلْنَا لَكَ أَزْوَاجَكَ اللَّاتِي آتَيْتَ أَجُورَهُنَّ وَمَا مَلَكَتْ يَمِينُكَ مِمَّا أَفَاءَ اللَّهُ عَلَيْكَ وَبَنَاتِ عَمِّكَ وَبَنَاتِ عَمَّاتِكَ وَبَنَاتِ خَالَكَ وَبَنَاتِ خَالَاتِكَ اللَّاتِي هَاجَرْنَ مَعَكَ وَامْرَأَةً مُؤْمِنَةً إِنْ وَهَبَتْ نَفْسَهَا لِلنَّبِيِّ إِنْ أَرَادَ النَّبِيُّ أَنْ يَسْتَنْكِحَهَا خَالِصَةً لَكَ مِنْ دُونِ الْمُؤْمِنِينَ قَدْ عَلِمْنَا مَا فَرَضْنَا عَلَيْهِمْ فِي أَزْوَاجِهِمْ وَمَا مَلَكَتْ أَيْمَانُهُمْ لِكَيْلَا يُكَونَ عَلَيْكَ حَرَجٌ وَكَانَ اللَّهُ غَفُورًا رَحِيمًا ۞</p> <p>အို သတင်းတော်ဆောင်၊ ငါအရှင်သည် သင့်အတွက် စုဖွဲ့ပေါ်အဖြစ် တရားဝင်ပြုပေးသည်များမှာ၊ သင်က မင်္ဂလာဆုလဒ် ပေးအပ်ခဲ့သော သူမ၊ ပရမတ်ဘုရားရှင်က သင်၏ လက်အောက် ဩဇာခံအဖြစ် လိုက်လျောပေးသော သူမ၊ သင်နှင့်အတူ ပြောင်းရွှေ့ခဲ့ရသော သင့်ဘထွေး၏ သမီး၊ သင့်အရီး၏ သမီး၊ သင့်ဦးလေး၏ သမီး၊ သင့်အဖေ၏ သမီး၊ သတင်းတော်ဆောင်အား သူမ စိတ်ဆန္ဒဖြင့် ချီးမြှင့်၍ သတင်းတော်ဆောင်ကလည်း သိမ်းဆည်းလိုသော* ယုံကြည်သူအမျိုးသမီးတို့ ဖြစ်၏။ သန့်သန့်စင်စင်ဖြစ်ခြင်းသည် သင်၌ အခြား ယုံကြည်သူများနှင့် သီးခြားဖြစ်၏။ သူတို့ အပေါ်၌ သူတို့၏ စုဖွဲ့ပေါ်များ သူတို့၏ လက်အောက် ဩဇာခံများ အပေါ်ထားရမည့် ဝတ္တရားအား ငါ အသိပေးပြီး ဖြစ်၏။ ထို့အတွက် သင့်အား ခက်ခဲမှု မရှိရစေရန် ဖြစ်၏။ ဧကပန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။^{၈၇}</p>

(၈၆) ဤသုတ်တော်က ၃၃:၂၈ တွင် ကိုယ်တော်မူဟမ္မဒ်က သူ၏ကြင်ပေါ်များအား လွတ်လပ်စွာနေလိုက နေနိုင်ခွင့် ပေးထားသော ဥပဒေအား ပိုမို နားလည်စေနိုင်ပေသည်။ ၃၃:၂၈ နှင့် ၆၆:၅၅ တွင် ကိုယ်တော်မူဟမ္မဒ်သည် ကြင်ပေါ်တို့အား လွတ်လပ်ခွင့်ပေးသော အခြေအနေများကို ပေါ်ပြု၍၊ စောင့်ဆိုင်းရက်ကာလ အကြောင်းအား ထည့်ပြောခြင်း မရှိချေ။ ထိုအချင်းအရာကိုယ်တိုင်က ကိုယ်တော်သည် သူ့ကြင်ပေါ် ဆိုသူ အမျိုးသမီးများအား ကာမစပ်ယှက်သော ဇနီးမယား အဖြစ် ပေါင်းသင်းခဲ့ခြင်း မရှိကြောင်းကို ဤသုတ်တော်အားဖြင့် သက်သေဖြစ်နေပေသည်။

(၈၇) ဤသုတ်တော်မှ ဇောင်းဂျွန်အား ဇနီးမယား အဖြစ်လည်းကောင်း၊ နေကာဟ်ကို ကာမစပ်ယှက်ရန် လက်ထပ်ထိမ်းမြားယူသည်ဟု လည်းကောင်း- ဆရာစဉ်ဆက် လိုက်၍ အဘိဓာန်ပါ အဓိပ္ပါယ်များကို မှေ့လျက် ဘာသာပြန်မိရာမှာ၊ ကိုယ်တော်မူဟမ္မဒ်သည် ပေါ်ပြုပါ အမျိုးသမီးများအား ဇနီးမယားအဖြစ် သိမ်းပိုက်နိုင်ခွင့် ရှိ၏။ သို့သော် ထိုဥပဒေများသည် ကိုယ်တော်မူဟမ္မဒ်အတွက် သီးသန့် အထူးခံစားခွင့် ဖြစ်၍၊ အခြားသော ယုံကြည်သူများ အတွက် မဟုတ်ဟု အဓိပ္ပါယ် ဖြစ်စေရန်၊ **يَا أَيُّهَا النَّبِيُّ إِنَّا أَحْلَلْنَا لَكَ مِنْ دُونِ الْمُؤْمِنِينَ** ခါလီဆွာတန် လက မင်း ငူးနီလ် မုအ်မနိုးန် အား “ဤသည် အခြားယုံကြည်သူများနှင့် မဆိုင်သော သင့်အတွက် သီးသန့်ဥပဒေ ဖြစ်၏။” ဟု ပြန်ဆိုကြပေသည်။ ထိုပြန်ဆိုခြင်းမှာ တိမ်းချော်နေပေသည်။ ထိုငါကျ၏ အဓိပ္ပါယ်မှာ “သန့်သန့်စင်စင် ဖြစ်ခြင်းသည် သင်၌ အခြား ယုံကြည်သူများနှင့် ဂုဏ်ရည်မတူချေ။ (ဆန့်ကျင်သည်)” ဟုသာ ဖြစ်ပေသည်။ အာ

<p>၅၁။</p> <p>★</p> <p>၂၇၀</p>	<p>تُرْجِي مَنْ تَشَاءُ مِنْهُنَّ وَتُؤْوِي إِلَيْكَ مَنْ تَشَاءُ وَمَنِ ابْتَغَيْتَ مِمَّنْ عَزَلْتَ فَلَا جُنَاحَ عَلَيْكَ ذَلِكَ أَدْنَىٰ أَنْ تَقَرَّ أَعْيُنُهُنَّ وَلَا يَحْزَنَّ وَيَرْضَيْنَ بِمَا آتَيْتَهُنَّ كُلَّهُنَّ وَاللَّهُ يَعْلَمُ مَا فِي قُلُوبِكُمْ وَكَانَ اللَّهُ عَلِيمًا حَلِيمًا ﴿</p> <p>သူမတို့မှ စံချိန်ပြည့်မှီသူအလျောက်★ သင့်ထံသို့ မျက်ကိုးနေသူလည်း ရှိစေ၊ စံချိန်ပြည့်မှီသူအလျောက် ခိုကပ်လို သူလည်း ရှိစေလော့၊ ခပ်ခွာခွာထားသော သူမတို့မှ သင့်အား ရှာဖွေစေခြင်း အတွက် သင့်အား အပြစ်မတင်ထိုက်ချေ။ ဤသည် ပိုမို နီးစပ်စေ၍၊ သူတို့၏ မျက်လုံးများ တည်ငြိမ်အေးချမ်းလာလျက်၊ သူမတို့အတွက် သောကကင်းကွာ လိမ့်မည်။ သူမတို့ကိုယ်စီအား သင်၏ ချီးမြှင့်မှုအတွက် သူမတို့ ကျေနပ်အားရလိမ့်မည်။ ပရမတ်ဘုရားရှင်သည် သင်တို့၏ နှလုံးသား၌ ရှိသည်များကို သိနေတော်မူ၏။ ပရမတ်ဘုရားရှင်သည် သိနေသော အရှင် နူးညံ့သိမ်မွေ့သော အရှင် ဖြစ်တော်မူ၏။^{၇၁၀}</p>
<p>၅၂။</p>	<p>لَا يَحِلُّ لَكَ النِّسَاءُ مِنْ بَعْدُ وَلَا أَنْ تَبَدَّلَ بِهِنَّ مِنْ أَزْوَاجٍ وَلَوْ أَعْجَبَكَ حُسْنُهُنَّ إِلَّا مَا مَلَكَتْ يَمِينُكَ وَكَانَ اللَّهُ عَلَىٰ كُلِّ شَيْءٍ رَقِيبًا ﴿</p> <p>ထိုထက်ပို၍ အမျိုးသမီးသည် သင့်အတွက် တရားဝင်စေခြင်း မရှိချေ။ သင်၏ လက်အောက် ဩဇာခံဖြစ်သော သူမမှ အပ၊ ထိုသူမတို့မှ လွဲ၍ အခြား တင့်တယ်၍ သင့်အား အံ့ဩလောက်စေသူ ဖြစ်လင့်ကစား အိမ်ထောင်ဘက် မပြောင်း လွှဲလင့်။ ပရမတ် ဘုရားရှင်သည် သဗ္ဗလုံးစုံ စောင့်ကြည့်နေသော အရှင် ဖြစ်တော်မူ၏။</p>
<p>၅၃။</p>	<p>يَا أَيُّهَا الَّذِينَ آمَنُوا لَا تَدْخُلُوا بُيُوتَ النَّبِيِّ إِلَّا أَنْ يُؤْذَنَ لَكُمْ إِلَىٰ طَعَامٍ غَيْرٍ نَاظِرِينَ إِنَاهُ وَلَكِنْ إِذَا دُعِيتُمْ فَادْخُلُوا فَإِذَا طَعِمْتُمْ فَانْتَشِرُوا وَلَا مُسْتَأْنِسِينَ لِحَدِيثٍ إِنَّ ذَلِكُمْ كَانَ يُؤْذِي النَّبِيَّ فَيَسْتَحْيِي مِنْكُمْ وَاللَّهُ لَا يَسْتَحْيِي مِنَ الْحَقِّ وَإِذَا سَأَلْتُمُوهُنَّ مَتَاعًا فَاسْأَلُوهُنَّ مِنْ وَرَاءِ حِجَابٍ ذَلِكُمْ أَطْهَرُ لِقُلُوبِكُمْ وَقُلُوبِهِنَّ وَمَا كَانَ لَكُمْ أَنْ تُؤْذُوا رَسُولَ اللَّهِ وَلَا أَنْ تَنْكِحُوا أَزْوَاجَهُ مِنْ بَعْدِهِ أَبَدًا إِنَّ ذَلِكُمْ كَانَ عِنْدَ اللَّهِ عَظِيمًا ﴿</p> <p>အို ယုံကြည်သော သူတို့၊ ကြည့်နေစဉ် မည်သို့စီစဉ်သော အစားအစာ အတွက်မှ အပ သတင်းတော်ဆောင်၏ အိမ်သို့ သင်တို့အတွက် ခွင့်ပြုချက်မရှိဘဲ မဝင်ကြလင့်။^{၇၁၁} သင်တို့အား ဖိတ်ခေါ်လျှင် ဝင်ရောက်ကြလော့၊ စားသောက်ပြီးသော်</p>

ရစ် ခရစ်ယာန်များ၏ စကားဖြင့် ကယ်တင်ရှင် (ယေရှုခရစ်) အား **المخلص** အလ်မုလ်ခါလ်လီဆွ် ဟု ခေါ်သည်။ ဆိုလိုသည်မှာ **ခလဆွ** **خلص** မှ ဆင့်ပွား ဖြစ်လာသော ထိုစကားလုံး **خالصة** ခါလ်ဆွာတွန် ဆိုသည်မှာ အန္တရာယ်အပေါင်းမှာ ဖြူစင်သန့်ရှင်းစွာ ကယ်တင်စောင့် ရှောက်ရန် တာဝန်မှာ ခေါင်းဆောင်ဖြစ်သော ကိုယ်တော်မူဟမ္မဒ်တွင် အခြားသောနောက်လိုက် ယုံကြည်သူများထက် ပို၍ တာဝန်ရှိသည်ဟု ဖြစ်ပေသည်။ ကျမ်းတော်တွင် ဖော်ပြသော သတင်းတော်ဆောင်များ၊ ဉာဏ်စဉ်တော်ဆောင်များသည် ခေတ်ကာလတိုင်းအတွက် ခေါင်းဆောင်များ နမူနာပြုရမည့် ပုဂ္ဂိုလ်များဖြစ်၍၊ သူတို့အား ယုံကြည်သူများ၏ ဥပမာသည် ခေါင်းဆောင်တစ်ဦးအပေါ်၌ သစ္စာခံထားသော နောက်လိုက်များ ပျံ့နှံ့နေသည့် နမူနာပုံစံ ဖြစ်သည်။ အကယ်၍ **ကြင်ဖော်**ဆိုသော အဓိပ္ပါယ်အား သေချာစွာ မလေ့လာဘဲလျှက် (၃၃:၃၇)၊ **နေကာဟ်**ဟူသော အဓိပ္ပါယ်အား သေချာစွာ မလေ့လာဘဲလျှက် (၄:၃) ကိုယ်တော် မူဟမ္မဒ်၏ ကြင်ဖော်များ ဆိုသည်ကို သေချာစွာ မလေ့လာဘဲလျှက်- လူသား ခေါင်းဆောင်များအတွက် စံပြ အဖြစ် သတ်မှတ်ထားသော ကိုယ်တော်မူဟမ္မဒ်အတွက် အခြားသူများ နမူနာ မယူနိုင်သည့် အခွင့်ထူးများရှိနေသည် ဆိုခြင်းမှာ ၃၃:၂၁ အား အကြီး အကျယ် ဆန့်ကျင်ခြင်း ဖြစ်ပေသည်။ အမှန်တကယ်တွင် ကိုယ်တော် ထိန်းသိမ်းစောင့် ရှောက်ခဲ့သော အမျိုးသမီးများမှာ ၄၂:၅၀ တွင် ဖော်ပြသော သားသမီးကဲ့သို့စောင့်ရှောက်ခဲ့သော ကြင်ဖော် **ဖောင်းရွှန်**များသာ ဖြစ်ပေသည်။

(၈၃၈) ဤသုတ်တော်က ကိုယ်တော်သည် ကြင်ဖော်တို့အား မည်သို့သဘောထားကြောင်းကို ပိုမိုရှင်းလင်းစေပေသည်။ အကယ်၍ သူမတို့အား ဇနီးမယားကဲ့သို့ ဆက်ဆံခဲ့ပါက၊ မည်သည့် ဇနီးမယားကို မဆို ဖယ်ခွာထား၍ မရချေ။ (၄:၁၂၉)။ ပရမတ်ဘုရားရှင် (အလ္လာဟ်)သည် ဥပဒေများကို မည်သူအတွက်ဟူ၍ ကမောက်ကမ ပြုပြင်ပြောင်းလဲပေးခြင်း မရှိချေ။ (၃၀:၃၀)။ ကိုယ်တော်၏ ကြင်ဖော်များသည် ကိုယ်တော်အတွက် တပည့်မ ကလေးများကဲ့သို့ ဖြစ်ခြင်းကြောင့်သာ ဤဥပဒေအား ပြဋ္ဌာန်းပေးခြင်း ဖြစ်ပေသည်။ ဤဆက်ဆံရေးသည် ဆရာတစ်ဦးနှင့် တပည့်များ၊ အရာရှိ တစ်ဦးနှင့် တစ်ပည့်များ၏ ဆက်ဆံရေးထက် မပိုကြောင်းကို သေချာစွာ လေ့လာဖတ်ရှုသူအတွက် တွေ့မြင်နိုင်ပေသည်။

(၈၃၉) ဤဝါကျမှ “ရည်ရွယ်စောင့်ကြည့်ခြင်း မရှိသော စားသုံးခြင်း” ဆိုသည်မှာ စားသုံးရမည်ကို တပ်အပ်သိနေသော အလှူဖိတ်ကျွေးခြင်း မဟုတ် သည့် ခရီးသွား ဟန်လှ စားသုံးခြင်းများကို ဆိုလိုပေသည်။ ခရီးသွားဟန်လှ ကြုံတိုင်း ဝင်ရောက်စားသောက်တတ်သည့် အကျင့်ပျက် စရိုက်ဆိုးများ ကို အစ္စလာမ်သာသနာက တားမြစ်ခြင်း ဖြစ်ပေသည်။

	<p>နိုးကြားသွားလာကြလော့၊ ဆင့်ပြန်စကားအတွက် စောင့်ကြည့်သူတို့မှ အဖြစ်နှင့်၊^{၉၉၀} ကေနပ်ပင် ယင်းတို့သည် သတင်းတော်ဆောင်အား ထိခိုက်စေ၏။ သူသည် သင်တို့နှင့် ပတ်သက်၍ အားနာလေ၏။ ပရမတ်ဘုရားရှင်သည်ကား အမှန်တရား ချမှတ်ရာ၌ အားနာတော်မမူချေ။ သင်တို့သည် သူမတို့ထံမှ စိတ်ကြိုက်ရာတစ်ခုခုကို တောင်းခံသောအခါ စည်းခြား ကွယ်ရာမှ တောင်းခံကြလော့၊ ဤသည် သင်တို့၏ စိတ်နှလုံးအတွက် သူမတို့၏ စိတ်နှလုံးအတွက် ပိုမိုသန့်စင်စေ၏။^{၉၉၁} သင်တို့သည် ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်တော်ဆောင်အား မထိခိုက်စေကြနှင့်၊ သူ မရှိသည့် နောက်ပိုင်းတွင် သူ့အိမ်ထောင်ဘက်တို့အား မည်သည့်အခါမှ မသိမ်းဆည်းကြနှင့်။ ကေနပ်ပင် ယင်းသည် ပရမတ်ဘုရားရှင်၏ ထံပါး၌ ဝန်ကြီးလှပေ၏။^{၉၉၂}</p>
၅၄။	<p style="text-align: center;">إِنْ تَبُذُّوا شَيْئًا أَوْ تَخْضُوهُ فَإِنَّ اللَّهَ كَانَ بِكُلِّ شَيْءٍ عَلِيمًا</p> <p>ဖွင့်ဟသော သို့မဟုတ် ထိန်ဂှက်သော အရာ- ကေနပ်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံ သိနေသောအရှင် ဖြစ်၏။</p>
၅၅။	<p style="text-align: center;">لَا جُنَاحَ عَلَيْهِنَّ فِي آبَائِهِنَّ وَلَا أَبْنَائِهِنَّ وَلَا إِخْوَانِهِنَّ وَلَا أَبْنَاءَ إِخْوَانِهِنَّ وَلَا نِسَائِهِنَّ وَلَا مَا مَلَكَتْ أَيْمَانُهُنَّ وَاتَّقِينَ اللَّهَ إِنَّ اللَّهَ كَانَ عَلَىٰ كُلِّ شَيْءٍ شَهِيدًا</p> <p>သူမတို့၏ ဖခင်များကြောင့်၊ သူမတို့၏ သားများကြောင့်၊ သူမတို့၏ အစ်ကိုမောင်များကြောင့်၊ သူမတို့၏ အစ်ကိုမောင်တို့၏ သားများကြောင့်၊ သူမတို့၏ ညီအစ်မတို့၏ သားများကြောင့်၊ အခြားအမျိုးသမီးများကြောင့်၊ သူမတို့၏ လက်အောက်သြဇာခံများကြောင့် သူမတို့အား အပြစ်မတင်ထိုက်ချေ။ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊</p>

(၈၄၀) အိမ်လည်စားသောက်တတ်သော အကျင့်ရှိသည့်အပြင် သူတစ်ပါး၏ ပုဂ္ဂလိက လွတ်လပ်ခွင့်အား အလိုက်မသိဘဲ၊ စကားရှည်နေတတ်သည့် အကျင့်အား တားမြစ်ခြင်း ဖြစ်သည်။ ကိုယ်တော်မှဟုမ္မာသည့် ခေါင်းဆောင်တစ်ဦး ဖြစ်၍၊ ခေါင်းဆောင်တိုင်းတွင် အရေးကြီးသော လုပ်ငန်းစဉ်များ ရှိနေပေသည်။ ထို့ကြောင့် ဤအဆုံးအမသည် အလိုက်မသိတတ်သော နောက်လိုက်များ အနေဖြင့် ခေါင်းဆောင်တစ်ဦး၏ အချိန်ကို လေးစားတတ်ရန် သွန်သင်ပေးခြင်း ဖြစ်ပေသည်။ ထို့အပြင် ကိုယ်တော့အနေဖြင့် သဗ္ဗညုဉာဏ်ကိန်းဝပ် အသိပေးခြင်းခံရသော တရားမှအပ အခြား ဆင့်ပြန်တရား (ဟာဒီးသ်)များကို ဆင့်ပြန်ခြင်း မရှိကြောင်း၊ ကိုယ်တော့ထံမှ ဟာဒီးသ်များ ရယူလိုခြင်းသည် ကိုယ်တော့အား ထိခိုက်နစ်နာရန် ပြုခြင်းသာ ဖြစ်ကြောင်းကိုလည်း ဤဝါကျက အတိအကျထောက်ပြပေသည်။ ဤသုတ်တော်မှ **مُسْتَأْنَبِينَ** သည် **س ن ا** မှ ဆင့်ပွားခြင်း ဖြစ်၍ “သတိထားမိရန် စုနေသော လူသားများ” ဟု အနက်ပေးပေသည်။

(၈၄၁) “သင်တို့သည် သူမတို့ထံမှ ပစ္စည်းတစ်ခုခုကို တောင်းဆိုလျှင် ကန့်သတ်စည်းခြားမှု နောက်မှ တောင်းဆိုကြလော့” ဆိုသော ဝါကျမှ ပစ္စည်းတစ်ခုခု ဆိုသည်မှာ လောကီဥစ္စာပစ္စည်း တစ်ခုခုဟု အနက်ကိုပေးသည့် **မတာအန်** ဟူသော စကားကို သုံးထားပေသည်။ ထိုစကားအရ ငွေတိုငွေစ၊ တောက်တိုမယ်ရ လက်ဆောင် တစ်ခုခု ဖြစ်နိုင်ပေသည်။ ဤဝါကျမှ တောင်းဆိုသူများမှာ **သင်တို့** ဟု သုံးထားသောကြောင့် အမျိုးသားသော်လည်းကောင်း အမျိုးသမီးသော်လည်းကောင်း ဖြစ်နိုင်ပေသည်။ (၄:၃) တွင် ကြည့်ပါ။ မည်သူဖြစ်စေ ခေါင်းဆောင်၏ အိမ်သို့လာ၍၊ မျက်လုံးတွေ့သမျှအား မက်မောလိုစိတ် မရှိစေရန် မိမိ၏ နှလုံးသားရမက်အား စည်းတားထားရန် သွန်သင်ခြင်း ဖြစ်ပေသည်။ အကယ်၍ မိမိဘက်က စည်းမစောင့်ဘဲ တောင်းမိလိုက်၍ အခြားတစ်ဘက်မှ မပေးနိုင်လျှင် သူသည်လည်း စိတ်နှလုံး၌ ခံစားရမည်ပင်။ ထို့ကြောင့် စည်းရှိခြင်းသည် သင်တို့၏ နှလုံးသား၊ သူမတို့၏ နှလုံးသားကို ဖြူစင်သန့်ရှင်းစေ၏ ဟု ပြောဆိုထားခြင်း ဖြစ်ပေသည်။

(၈၄၂) ကိုယ်တော်၏ ကြင်ဖော်များ ဆိုသည်မှာ ၃၃:၅၀ တွင် ဖော်ပြထားသော အမျိုးသမီး အတန်းအစားထဲမှ ဖြစ်၍၊ ထိုအထဲတွင် စစ်သုံ့ပန်း သို့မဟုတ် လက်အောက်သြဇာ (ဆင်းရဲနွမ်းပါးသူ၊ ထိုခေတ်အခါက ကျေးကျွန်လူတန်းစား) မှ သူကောင်းပြုထားခြင်းများ ဖြစ်ပေသည်။ ထိုအမျိုးသမီးများကို အခြားသူတစ်ဦးက သိမ်းဆည်းလျှင်၊ ကိုယ်တော်ကဲ့သို့ သန့်သန့်စင်စင် စောင့်ရှောက်နိုင်မည် မဟုတ်ချေ။ (၃၃:၅၀)။ တနည်းအားဖြင့် ထိုအမျိုးသမီးများသည် သီးသန့်စောင့်ရှောက်ထားပေးရန် လိုအပ်သော အမျိုးသမီးများ ဖြစ်၍၊ ကိုယ်တော်က ဖြူစင်စွာ စောင့်ရှောက်ပေးထားခြင်း ဖြစ်ပေသည်။ ထိုသို့သော အမျိုးသမီးများကို ကိုယ်တော်က ဂုဏ်ပေး ဘဝမြှင့်ပေးထားခြင်း ဖြစ်၍၊ ထိုအမျိုးသမီးများအား အခြားသူများက အထင်အမြင် မသေးနိုင်ရန် ကိုယ်တော်၏ ကြင်ဖော်များသည် ယုံကြည်သူများ၏ မိခင်များဖြစ်သည်ဟု ၃၃:၆ တွင် ဥပဒေ ချမှတ်ပြီး ဖြစ်ပေသည်။ ထိုသို့ မိခင်အရာ၌ ဂုဏ်ပေးပြီးသား အမျိုးသမီးများအား သိမ်းဆည်းယူခွင့် မရှိကြောင်း ၄:၂၃ တွင် တားမြစ်ပြီး ဖြစ်ပေသည်။ ကျမ်းတော်၏ ဥပဒေများသည် အစဉ်အမြဲရှေ့နောက် ကိုက်ညီနေလျက် အတိမ်းအစောင်း မရှိချေ။ (၄:၅၂)။ မည်သည့် အမျိုးသမီးကို မဆို ကိုယ်တော့ကြင်ဖော် ဖြစ်စေရမည်ဟု အတင်းအဓမ္မ မပညတ်ခဲ့သောကြောင့်၊ ၂၄:၃၂။ ၆၆:၅ ထိုအမျိုးသမီးများ၏ အခွင့်အရေးအား နှိပ်ကွပ်ချိုးဖောက်ခြင်း မဟုတ်ချေ။ သူမတို့သည် ကိုယ်တော်၏ထံတွင် ကြင်ဖော်ဖြစ်နိုင်လောက်သည့် စည်းကမ်းများကို သူမတို့၏ စိတ်ဆန္ဒအလျောက် သဘောတူခဲ့ခြင်းဖြစ်ပေသည်။ ၃၃:၅၀။ ဤဥပဒေသည်- ခေါင်းဆောင်၏ ကြင်ဖော်တစ်ဦးအား နောက်လိုက်သစ္စာခံများက မသိမ်းဆည်းရဟူသော တန်ဖိုးကြီးမားသည့် လူ့ယဉ်ကျေးမှုအား သွန်သင်ခြင်းလည်း ဖြစ်ပေသည်။

	ကေနပ် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအတွက် သက်သေသက်ကန် ဖြစ်တော်မူ၏။
၅၆။ ☆ ၂:၃၀	<p>إِنَّ اللَّهَ وَمَلَائِكَتَهُ يُصَلُّونَ عَلَى النَّبِيِّ يَا أَيُّهَا الَّذِينَ آمَنُوا صَلُّوا عَلَيْهِ وَسَلِّمُوا تَسْلِيمًا</p> <p>ကေနပ် ပရမတ်ဘုရားရှင်နှင့် အရှင် နိမိတ်ဆောင်တို့သည်* သတင်းတော်ဆောင်အပေါ်၌ မေတ္တာမျှနေကြ၏။ အိုယုံကြည်သောသူတို့ သူ့အပေါ်၌ ငြိမ်းချမ်းစေသော ငြိမ်းချမ်းမှုအတိအကျဖြင့် မေတ္တာပို့ကြလော့။*၅၆</p>
၅၇။	<p>إِنَّ الَّذِينَ يُؤْذُونَ اللَّهَ وَرَسُولَهُ لَعَنَهُمُ اللَّهُ فِي الدُّنْيَا وَالْآخِرَةِ وَأَعَدَّ لَهُمْ عَذَابًا مُهِينًا</p> <p>ကေနပ် ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်တော်ဆောင်အား ထိခိုက်စေသောသူ၊ ထိုသူတို့အား ဤဘဝ နောင်ဘဝ၌ ပရမတ်ဘုရားရှင်က မေတ္တာဝေးစေပြီ။ သူတို့အတွက် နိမ့်ကျသော ဝင့်ကြေးအား တွက်ချက်ပြင်ဆင်ထား၏။</p>
၅၈။	<p>وَالَّذِينَ يُؤْذُونَ الْمُؤْمِنِينَ وَالْمُؤْمِنَاتِ بَغَيْرِ مَا كَتَبْنَا فَتَنَّا وَتَمَلُّوا بُهْتَانًا وَإِنَّمَا مُبِيئًا</p> <p>ယုံကြည်သူ၊ ယုံကြည်သူမတို့အား သူတို့၏ ကျင့်ဆောင်မှု မရှိဘဲ- ထိခိုက်စေသော သူတို့သည် ရှင်းလင်းထင်ရှားသော အကုသိုလ်အား မုချ သယ်ပိုးကြကုန်၏။</p>
၅၉။ ☆ ၂:၃၁	<p>يَا أَيُّهَا النَّبِيُّ قُلْ لِّأَزْوَاجِكَ وَبَنَاتِكَ وَنِسَاءِ الْمُؤْمِنِينَ يُذْنِبْنَ عَلَيْهِنَّ مِنْ جَلَابِيبِهِنَّ ذَلِكَ أَدْنَىٰ أَنْ يُعْرَفْنَ فَلَا يُؤْذَيْنَ وَكَانَ اللَّهُ غَفُورًا رَحِيمًا</p> <p>အို သတင်းတော်ဆောင်၊ သင်၏ အိမ်ထောင်ဘက်များ၊ သင်၏ သမီးများ၊ ယုံကြည်သူ အမျိုးသမီးများအား သူမတို့အား အပေါ်အကျီကို* အပေါ်မှ ကပ်ဝတ်ရန် ပြောလော့။ ဤသည် မှတ်မိစေရန် ပိုမို နီးကပ်၏ အထိအခိုက် ကင်းနိုင်၏။ ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။*၅၉</p>
၆၀။	<p>لئن لم ينته المنافقون والذين في قلوبهم مرضٌ والمزحفون في المدينة لنغربنك بهم ثم لا يجاورونك فيها إلا قليلاً</p>

(၈၄၂-က) ဆွလာတ် ကို ဤဘာသာပြန်၌ **စိတ်လေ့ကျင့်မှု၊ စိတ်သင်တန်း** ဟု ဘာသာပြန်သည် (၂:၃ တွင်ကြည့်ပါ။) အာရုံစူးစိုက်မှု ခိုင်မာလာစေရန်၊ သမာဓိအားကြီးလာစေရန် လေ့ကျင့်ခြင်း ဖြစ်သည်။ ဤသုတ်တော်တွင် ကိုယ်တော်မူဟုမူဒါ၏ စိတ်နှလုံး သမာဓိအင်အားသည် ပရမတ်ဘုရားရှင် နှင့် နိမိတ်ဆောင်များ၏ အာရုံဖြင့် တစ်သားတည်းကျနေ၍- ယုံကြည်သူ စင်စစ်များကလည်း ကိုယ်တော့ အပေါ် အာရုံစူးစိုက် ယုံကြည်မှု ထားရန်၊ ကိုယ်တော်ပြုသည့် တရားအား လက်တွေ့တတ်ဆင်ရန် သွန်သင်ခြင်း ဖြစ်သည်။

(၈၄၃) ကျမ်းတော်၏ ၂၄:၃၀ တွင် အမျိုးသမီးများအား အောက်ခံအကျီ ဝတ်ဆင်ရမည့် အကြောင်းကို ပြော၍၊ ဤသုတ်တော်တွင် အပေါ်အကျီ ဝတ် ဆင်ရမည့် အကြောင်းကို သွန်သင်ပေးသည်။ အမျိုးသမီးများ အနေဖြင့် အကျီနှစ်ထပ် ဝတ်ဆင်ရမည်ကို ယဉ်ကျေးသည့် လူ့အသိုင်းအဝိုင်းကြီးက စောဒက တက်ဘွယ် မရှိချေ။ သို့သော် အစ္စလာမ် ဆရာတော်ကြီးများ အနေဖြင့် ဤသုတ်တော်တွင် ပြောဆိုသည့် **ဂျလာဘီး** ဆိုသော ဝေါဟာရအား မျက်လုံးပေါက်ကိုသာ ဖောက်ထားသည့် တစ်ကိုယ်လုံးခြုံထားရမည့် ခြုံထည်ဖြစ်သည်ဟု မိမိတို့၏ ရိုးရာ အစွဲဖြင့် ဘာသာ မပြန်ဆိုသင့်ပေ။ **ဂျလာဘီး**၏ အနက်မှာ အပေါ်အကျီဟုသာ ဖြစ်ပေသည်။ ထိုသို့ အပေါ်အကျီအား ဝတ်ဆင်စေခြင်းသည် (၁) ပိုမို သင့်လျော်သည် (၂) အသိအမှတ် ပြုနိုင်သည် (၃) အထိအခိုက်ကင်းနိုင်သည် ဟု ဆိုပေသည်။ ဤနေရာ၌ အသိအမှတ်ပြုနိုင်သည်ဟု ပြန်ဆိုသော **ယုအ်ရုဗ်န** ကို ဆရာတော်ကြီးများက မှတ်မိစေရန်ဟု ပြန်ဆိုကြပေသည်။ ထိုစကားလုံးမှာ **အရဖ** မှ ဆင့်ပွားဖြစ်၍၊ အမှတ်သညာ၊ အထိမ်းအမှတ်၊ မှတ်မိသည်၊ အသိအမှတ်ပြုသည် စသော အဓိပ္ပါယ်များကို ပေးပေးသည်။ ထိုသို့ အဓိပ္ပါယ်များ အနက်မှ မှတ်မိရန်ဟု ဘာသာပြန်ဆိုသော ဆရာတော်ကြီးများက အပေါ်အကျီ ဟု အနက်ပေးသော **ဂျလာဘီး**ကို ပြန်ဆိုသောအခါ၊ လူတစ်ဦးနှင့် တစ်ဦး လုံးဝ မမှတ်မိနိုင်သော မျက်လုံးပေါက်ကိုသာ ဖောက်ထားသည့် တစ်ကိုယ်လုံး ဖုံးလွှမ်းသော အဝတ်အထည်ဟု ပြန်ဆိုထားသည်မှာ အံ့ဩစရာပင် ဖြစ်တော့သည်။ ထိုသို့ တစ်ကိုယ်လုံး ဖုံးထားခြင်းဖြင့် တစ်ဦးနှင့် တစ်ဦး မည်သို့ မှတ်မိနိုင်အံ့နည်း။ ဤသုတ်တော်မှ အဓိက ဆိုလိုချက်မှာ ပိုမို၍ သင့်တော်သော၊ ပိုမို၍ အသိအမှတ်ပြုသော အကျီအဝတ်အစားအား ဝတ်ဆင်ရန် သွန်သင်ခြင်းသာ ဖြစ်ပေသည်။ အသိအမှတ်ပြုခြင်း ဆိုသည်မှာ လူမျိုးနှင့် ခေတ်ကာလပေါ်၌ မူတည်ပေသည်။ ထို၌ သံမဏိစည်းမျဉ်း ချထားခြင်း ကျမ်းတော်၌ မပါဝင်ပေ။ (၃) အထိအခိုက်ကင်းနိုင်၏ ဆိုသည်မှာ အနည်းငယ်နာကျင်သည်၊ အနည်းငယ်ထိခိုက်သည်ဟု အနက်ရသော **အသန** မှ ဆင့်ပွားလာသော စကားလုံး ဖြစ်ပေသည်။ ထိုစကားလုံးကို အချင်းချင်း ပုတ်ခတ်စော်ကားခံရသောကြောင့် စိတ်ထိခိုက်ခြင်းများ၊ အနည်းငယ်သွေးထွက်သံယို ဖြစ်ရသောကြောင့် ခန္ဓာကိုယ် နာကျင်ခြင်းများတွင် သုံးပေသည်။ ထို့ကြောင့် အပေါ်အကျီဝတ် စေခြင်းမှာ- ရာသီဥတုဒဏ်မှ ကာကွယ်စေရန်နှင့် လျှပ်ပေါ်လော်မာသည်ဟု ပုတ်ခတ်ခံရခြင်းမှ ကာကွယ်ပြီး ဖြစ်စေရန် နှစ်မျိုးလုံး အကြံပေးပေးသည်။ (၂၄:၃၀) တွင်ကြည့်ပါ။ **အသန**၏ အဓိပ္ပါယ်ကို ၂:၂၂၂ ရာသီပန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းချက်တွင် ကြည့်ပါ။

မတည် ဖြန့်	သီလကြောင်များနှင့် စိတ်နှလုံး၌ ရောဂါရှိနေသော သူများသည် မြို့တော်အတွင်း လှုပ်ခါစေခြင်းနှင့် သင့်အား အားပြိုင်ခြင်းကို မရပ်စဲလျှင်၊ ထိုအတောအတွင်း သူတို့မှ အနည်းငယ်ကိုသာ အကာအကွယ်ပေးထားလော့။
၆၁။ ☆၁၇	<p style="text-align: center;">مَلْعُونِينَ أَيْنَمَا تَقِفُوا أَخَذُوا وَقَتَلُوا تَقْتِيلًا ۞</p> <p>သူတို့အား မေတ္တာဝေးစေလတ္တံ့၊* သူတို့အား ထိပ်တိုက်တိုးရာ၌ ဖမ်းဆီးခြင်း ခုခံတိုက်ခိုက်ခြင်းကို ခံရစေလတ္တံ့။</p>
၆၂။	<p style="text-align: center;">سُنَّةَ اللَّهِ فِي الَّذِينَ خَلَوْا مِنْ قَبْلُ وَلَنْ تَجِدَ لِسُنَّةِ اللَّهِ تَبْدِيلًا ۞</p> <p>ရှေ့အလျှင် လွန်လေပြီးသော သူတို့သည်လည်း ပရမတ်ဘုရားရှင်၏ ဤနည်းနာဥပဒေအတိုင်းပင် ဖြစ်ရ၏။ ပရမတ်ဘုရားရှင်၏ နည်းနာဥပဒေအား လွှဲပြောင်းနိုင်သူဟူ၍ သင် တွေ့ရမည် မဟုတ်ချေ။</p>
၆၃။	<p style="text-align: center;">يَسْأَلُكَ النَّاسُ عَنِ السَّاعَةِ قُلْ إِنَّمَا عِلْمُهَا عِنْدَ اللَّهِ وَمَا يُذِيرُكَ لَعَلَّ السَّاعَةَ تَكُونُ قَرِيبًا ۞</p> <p>အချိန်နာရီ၏ အကြောင်း မေးလာကြသော လူသားတို့အား၊ “ထိုအရာအား သိခြင်းသည် ပရမတ်ဘုရားရှင်၏ ထံ၌သာ ရှိ၏။ ထိုအချိန်နာရီသည် နီးကပ်၍လာနေကြောင်း မည်သို့ မှန်းဆနိုင်မည်နည်း၊” ဟု ဟောလော့။</p>
၆၄။	<p style="text-align: center;">إِنَّ اللَّهَ لَعَنَ الْكَاْفِرِينَ وَأَعَدَّ لَهُمْ سَعِيرًا ۞</p> <p>ကေနပ်ပင် ပရမတ်ဘုရားရှင်သည် ဖုံးကွယ်သူတို့အား မေတ္တာဝေးစေပြီ။ သူတို့အတွက် မီးလောင်စာကို တွက်ချက်ပြင်ဆင်ထားပြီ။</p>
၆၅။ ☆ ၂၃၉	<p style="text-align: center;">خَالِدِينَ فِيهَا أَبَدًا لَا يَجِدُونَ وَلِيًّا وَلَا نَصِيرًا ۞</p> <p>ထို၌ ထာဝရ၊ ကာလမဲ့* ခံစားရလတ္တံ့၊ ကူညီမည့်သူ မဟာမိတ် ဟူ၍ မတွေ့နိုင်ချေ။</p>
၆၆။	<p style="text-align: center;">يَوْمَ تَقَلَّبُ وُجُوهُهُمْ فِي النَّارِ يَقُولُونَ يَا لَيْتَنَا أَطَعْنَا اللَّهَ وَأَطَعْنَا الرَّسُولَ ۞</p> <p>သူတို့၏ မျက်နှာများအား အပူမီးသို့ ဦးလှည့်ထားသော နေ့၌ “အို- ပျက်စီးရလေခြင်း၊ ပရမတ်ဘုရားရှင်အား နာခံခဲ့ပါလေစ၊ ဥဏ်စဉ်တော်ဆောင်အား နာခံခဲ့ပါလေစ၊” ဟု ညည်းညူကြလတ္တံ့။</p>
၆၇။	<p style="text-align: center;">وَقَالُوا رَبَّنَا إِنَّا أَطَعْنَا سَادَتَنَا وَكُبَرَاءَنَا فَأَضَلُّونَا السَّبِيلَا ۞</p> <p>သူတို့ ဆက်၍ ပြောကြသည်မှာ “အို ကံကြမ္မာရှင် တပည့်တော်တို့သည် ဦးစီးခေါင်းဆောင်များနှင့် အကြီးအကဲများကို နာခံခဲ့ပါပြီ၊ သို့ဖြင့် တပည့်တော်တို့အား လမ်းစဉ် လွဲမှားစေခဲ့ပါပြီ-”</p>
၆၈။	<p style="text-align: center;">رَبَّنَا آتِهِمْ ضِعْفَيْنِ مِنَ الْعَذَابِ وَالْعَنَهُمْ لَعْنًا كَبِيرًا ۞</p> <p>အို ကံကြမ္မာရှင်၊ သူတို့အား ဝင့်ကြေး နှစ်ဆ ပေးပါ၊ မေတ္တာအမဲ့ကြီး မေတ္တာမဲ့ခံရစေတော်မူပါ။” ဟု ဖြစ်၏။</p>
၆၉။	<p style="text-align: center;">يَا أَيُّهَا الَّذِينَ آمَنُوا لَا تَكُونُوا كَالَّذِينَ آذَوْا مُوسَى فَبَرَّأَهُ اللَّهُ مِمَّا قَالُوا وَكَانَ عِنْدَ اللَّهِ وَجِيهًا ۞</p> <p>အို ယုံကြည်သော သူတို့၊ မူဆာအား ထိခိုက်နှစ်နာ စေခဲ့သော သူတို့ကဲ့သို့ မဖြစ်ကြကုန်နှင့်၊ ပရမတ်ဘုရားရှင်သည် သူ့အား ၎င်းတို့၏ ပြောဆိုသော အရာမှ ကင်းလွတ်စေခဲ့၏။ ပရမတ်ဘုရားရှင်ထံ၌ မျက်နှာသာပေးမှုများ ရှိနေ၏။</p>
၇၀။	<p style="text-align: center;">يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ وَقُولُوا قَوْلًا سَدِيدًا ۞</p> <p>အို ယုံကြည်သောသူတို့၊ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ ခိုင်မာတည်ကြည်သော စကားကိုသာ ပြောဆိုကြလော့။</p>
၇၁။	<p style="text-align: center;">يُصْلِحْ لَكُمْ أَعْمَالَكُمْ وَيَغْفِرْ لَكُمْ ذُنُوبَكُمْ وَمَنْ يُطِغِ اللَّهُ وَرَسُولَهُ فَقَدْ فَازَ فَوْزًا عَظِيمًا ۞</p> <p>အရှင်သည် သင်တို့၏ ကျင့်ကြံမှုအား ပြုပြင်ပြောင်းလဲပေးမည်။ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဥဏ်စဉ်တော်ဆောင်</p>

	အား နာခံသူများမှ- သင်တို့၏ အပြစ်များကို လွတ်ငြိမ်းစေမည်။ မဟာ အောင်ပွဲကို အောင်ပွဲခံစေမည်ပင်။
၇။ ကမ်း လှမ်း	<p>إِنَّا عَرَضْنَا الْأَمَانَةَ عَلَى السَّمَاوَاتِ وَالْأَرْضِ وَالْجِبَالِ فَأَبَيْنَ أَنْ يَحْمِلْنَهَا وَأَشْفَقْنَ مِنْهَا وَحَمَلَهَا الْإِنْسَانُ إِنَّهُ كَانَ ظَلُومًا جَهُولًا ﴿</p> <p>ငါသည် မိုးများ၊ မြေကမ္ဘာနှင့် တောင်များအား ကိုယ်ပိုင်ယုံကြည်ချက်ကို^{၇၇} တောင်ဝင်စေသော်၊ သူတို့သည် ၎င်းအား သယ်ပိုးရမည်ကို စိုးထိတ်ကြ၏။ လူသားသည်သာ သယ်ပိုး၏။ ဧကန်ပင် သူသည် မိုက်ကြေးခွဲသော ပညာမဲ့ ဖြစ်လာ တော့၏။</p>
၇၈။ ★ ၃:၁၆၇	<p>لِيُعَذِّبَ اللَّهُ الْمُنَافِقِينَ وَالْمُنَافِقَاتِ وَالْمُشْرِكِينَ وَالْمُشْرِكَاتِ وَيَتُوبَ اللَّهُ عَلَى الْمُؤْمِنِينَ وَالْمُؤْمِنَاتِ وَكَانَ اللَّهُ غَفُورًا رَحِيمًا ﴿</p> <p>ထို့ကြောင့် ပရမတ်ဘုရားရှင်၏ ဝင့်ကြွေးဒဏ်သည် သီလကြောင်များ၊ သီလကြောင်မများ၊★ ရောပြွန်းကိုးကွယ်သူများ၊ ရောပြွန်းကိုးကွယ်သူမများ အတွက် ဖြစ်၏။ ပရမတ်ဘုရားရှင်၏ သင်ပုန်းချေခြင်းသည် ယုံကြည်သူများ၊ ယုံကြည်သူမများ အတွက် ဖြစ်၏။ ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။</p>

(၈၄၄) ဤနေရာ၌ လွတ်လပ်စွာ ယုံကြည်ချက်ဟု ပြန်ဆိုသော စကားလုံးမှာ အာရဗီဘာသာဖြင့် **أمانة** အမာနတ်ဟု ဖြစ်၍၊ ယုံကြည်ခြင်း သဒ္ဒါ “အီမန်” မှ ဆင်းပွားလာခြင်း ဖြစ်ပေသည်။ အီမန် ဆိုသည်မှာ လွတ်လပ်စွာ ရွေးချယ်၍ ယုံကြည်ချက်တည်ဆောက်ခြင်းကို ခေါ်ဆိုပေသည်။ ဆရာ စဉ်ဆက်၊ မိဘစဉ်ဆက်၊ မိရိုးဖလာစဉ်ဆက် ရှိနေသော အယူတစ်ခု၊ ဝါဒတစ်ခုအား အမှန်တရားဟု သတ်မှတ်ကာ တသွေမတိမ်းလိုက်နာ နာခံခြင်းကို **سَخَّرَ** ဟု ခေါ်ပေသည်။ တောတောင်၊ ရေမြေ၊ သမုဒ္ဒရာ၊ အာကာသ ကောင်းကင်များသည် ပရမတ်ဘုရားရှင်၏ ချမှတ်ထားသော လူသားတို့အတွက် အသုံးခံတည်းဟူသော ဥပဒေတောင် အတွင်း၌ ရှိနေ၍၊ ၎င်းတို့အား **سَخَّرَ** ဖြင့် ကျမ်းတော်၏ မြောက်များစွာသော နေရာများတွင် သုံးပေသည်။ သို့သော် လူသားကိုမူ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ဆုံးဖြတ်ပိုင်ခွင့် ယုံကြည်ပိုင်ခွင့်ကို ပေးပေသည်။ ထို့ကြောင့် လူသားတို့အတွက် ယုံကြည်ချက်၊ ခံယူချက်ကို **အီမန်**ဟု သုံးပေသည်။ ထိုသို့ လွတ်လပ်စွာ ယုံကြည်ရာတွင် မည်သည်အား ပြုလုပ်လျှင် ဒုက္ခခံရမည်၊ မည်သို့ ကျင့်ကြံလျှင် သုခခံရမည်ဟူသည့် အသိပေးခြင်းကိုသာ ပေးအပ်ပေသည်။

မိုးများ မြေကမ္ဘာနှင့် တောင်များ ဆိုသည်မှာ နှစ်ရှည်လများ အုပ်ချုပ်နေသည့် အထက်တန်းလွှာ လူတန်းစားများ၊ မိရိုးဖလာ အစဉ်အလာဖြင့် မြေကမ္ဘာ၌ ကုပ်ကပ်နေသူများ၊ အတ္တမာနကြီးသော နှလုံးသား ပိုင်ရှင်များ-- စသည့် လူတန်းစားအား လွတ်လပ်စွာ ယုံကြည်ခွင့်၊ လွတ်လပ်စွာ ပြောဆို ရေးသားခွင့်များ- ကို ကမ်းလှမ်းသော် ထိုသူများအနေဖြင့် သူတို့ထိမ်းချင်ထားသော အာဏာ ထိပါးလာမည်ဟု စိုးရိမ်၍၊ သူတို့၏ မိရိုးဖလာ ယုံကြည်ချက်အား ထိပါးလာမည် စိုးရိမ်၍၊ သူတို့၏ ဂုဏ်သိက္ခာမာနအား ထိခိုက်လာမည် စိုးရိမ်၍- ထိုသူများအနေဖြင့် ထိုသို့ တိုင်းသူပြည်သားတို့အတွက် လွတ်လပ်စွာ ကိုးကွယ်ယုံကြည် ပြောဆိုခွင့်များကို မလိုလားကြောင်း ပြောဆိုခြင်း ဖြစ်၍- လူသား ဆိုသည်မှာ ဉာဏ်ပညာ အကြားအမြင် ဗဟုသုတ အလျောက် လူပီသလာသော သူများကို ကိုယ်စားပြုပေသည်။ သို့သော် ထိုလူသားများမှာလည်း သူတို့အလှည့်ကြို အာဏာ ရလာလျှင် သူတို့ကိုယ်တိုင် ဖောက်ပြန်လာလေ့ရှိသော စိတ်ဓါတ်ကြောင့်- ဤသုတ်တော်မှ “ဧကန်ပင် လူသားသည် အမိုက်စီးသော ပညာမဲ့ ဖြစ်လာတော့၏” ဟု ဆိုထားခြင်း ဖြစ်ပေသည်။